

ဘားစည်နှင့်ကရင်လူများ



ဘားစည်အကြောင်းလွှဲလာရာဖွေရေး

ဘားစည်နှင့်ကရင်လူမျိုး



ဘားစည်အကြောင်းလွှဲလာရှာဖွေရေး

ဗားစည်နှင့်ကရင်လူမျိုး – ဗားစည်အကြောင်းလေ့လာရှာဖွေရေး
The Bronze Drum and The Karen People (Burmese version)

Drum Publication Group
P.O Box 66
Kanchanaburi, 71000
Thailand

drum@drumpublications.org
www.drumpublications.org

November, 2011

ISBN 978-616-7225-33-3

မျက်နှာပုံးဒီဇိုင်း – ကရင့်နှစ်သစ်ကူးနေ့အခမဲးအနားတွင်ဖားစည်တီးခတ်နေပုံ
(စာအုပ်မျက်နှာပုံးခါတ်ပုံ၊ ကရင့်သတင်းစဉ်ဝက်ဘ်ဆိုက်မှုကူးယူဖော်ပြသည်)
နောက်ခံသားရောင်ဖားစည်ပုံ (Figure 11. #313, DS II, T, P- 106, The
Karen Bronze Drums of Burma, Richard M. Cooler)

မာတိကာ

အခန်း (၁) ဖားစည်အမျိုးမျိုး

၁.၁ အာရုတိက်အတွင်းရှိဖားစည်များအကြောင်း

၁.၂ ဖားစည်အမျိုးမျိုး

အခန်း (၂) ဖားစည်နှင့်ကရာဇ်လူမျိုး

၂.၁ ကရာဇ်လူမျိုးများပြောဆိုသောဖားစည်၏မူလစောင့်မြှစ်

၂.၂ ကရာဇ်ကဗျာလက္ခာနှင့်ပုံပြင်များအတွင်းရှိဖားစည်များ

၂.၃ ဖားစည်သွန်းလုပ်ခြင်း

၂.၄ ဖားစည်သွန်းလုပ်ခြင်းအဆင့်ဆင့်

၂.၅ ဖားစည်သွန်းလုပ်ရာနေရာများ

၂.၆ ဖားစည်ကြန်အင်လက္ခဏာနှင့်အမိုာယ်များ

၂.၇ ကရာဇ်ဖားစည်အမျိုးမျိုး

၂.၈ လူသီများသောကရာဇ်ဖားစည်များ

အခန်း (၃) ဖားစည်တီးခတ်အသုံးပြုပုံ

၃.၁ ကရာဇ်ရိုးရာယဉ်ကျေးမှုပွဲတော်များအတွင်းဖားစည်အသုံးပြုပုံ

၃.၁.၁ မိုးခေါ်ခေါ်များအနေဖြင့်ဖားစည်

၃.၁.၂ ပျော်ပွဲရှင်ပွဲများနှင့်ဖားစည်

၃.၁.၃ စစ်ပွဲနှင့်ဖားစည်

၃.၁.၄ နေကြတ်ချိန်နှင့်ဖားစည်

၃.၁.၅ ဖားစည်ကိုမျှက်မှုံးကိုကာလတွင်အသုံးပြုခြင်း

၃.၁.၆ လူမျိုးခြားယဉ်ကျေးမှုများအတွင်းအသုံးပြုသောကရာဇ်ဖားစည်

အခန်း (၄) ဖားစည်အားထိန်းသိမ်းစောင့်ရောက်ခြင်းနှင့်ရောင်ကြည်ရန်များ

၄.၁ ဖားစည်၏ဂုဏ်အိုးနှင့်တီးခတ်ပုံ

၄.၂ ဖားစည်နှင့်ပတ်သက်၍ကရာဇ်လူမျိုးတို့လိုက်နာအပ်သောရောင်ရန်များ

အခန်း (၅) ဖားစည်တန်ဖိုးနှင့်မျှက်မှုံးကိုခေတ်ရှိဖားစည်တန်ဖိုး

၅.၁ ဖားစည်၏တန်ဖိုးများ

၅.၂ မျှက်မှုံးကိုကာလဖားစည်အပေါ်သဘောထားနှင့်အမြင်များ

၁

၂၆

၆

၁၆

၀၉

၄၀

၂၃

၅၃

၅၅

၅၅

၅၅

၅၀

၆၁

၆၁

၆၂

၆၃

၆၆

၆၇

၆၉

၂၂

၂၃

၂၂

ခကားချီး

ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သောစာအုပ်စာပေများကို နှစ်စဉ်နှစ်တိုင်းထဲတော်ဖြန့်ချိလွှုံးသည်အတိုင်း ယခုနှစ်တွင်လည်း ဖားစည်နှင့်ပတ်သက်သောစာ အုပ်အဖြစ် “ဖားစည်နှင့်ကရင်လူမျိုး” အမည်ဖြင့်ရေးသားထဲတော်ဝေလိုက်ပါသည်။ ကရင်လူမျိုးများအာနဖြင့် ဖားစည်ကို ကရင့်ရိုးရာယဉ်ကျေးမှုအမွှာအနှစ်ပေါ်လည်း အဖြစ်သော်လည်းကောင်း၊ ကရင့်ရိုးရာတူရိယာပစ္စည်းအဖြစ်သော်လည်းကောင်း သိရှိထားကြသော်လည်း ဖားစည်၏မူလဖော်မြစ်နှင့်ပတ်သက်၍ မူကားသိရှိလေ့ လာသူလွန်စွာရှားပါးလှပေသည်။ ထို့ကြောင့် နောင်းလူများသိရှိနိုင်စေရန်အလို ငှာ “ဖားစည်နှင့်ကရင်လူမျိုး” အမည်ဖြင့်ရေးသားထဲတော်ဝေရခြင်းဖြစ်ပေသည်။ ဤစာအုပ်ဖြစ်မြောက်ရေးအတွက် သတင်းငြာနများ၊ ဆောင်းပါးများ၊ ဖားစည်အ ကြောင်းရေသားထားသော စာအုပ်စာပေများအတရှိသည်ဖြင့် အချက်အလက် များစုံသည်ထက်စုံအောင် ရှုထောင့်ပေါင်းစုံပါဝင်အောင်ကြိုးစားပြုစုံထားပါသည်။ ထိုသို့အချက်အလက်များကိုရှာဖွေရာတွင်၊ အရေးကြိုးအချက်အလက်များကို ပ ရော်ဖက်ဆာ ရှစ်ချက် အမ်ကိုလာ (Professor. Richard M. Cooler) ရေး သားသော “The Karen Bronze Drums of Burma” မှ အချက်အလက် များစွာကိုကောက်နှုတ်ဖော်ပြထားပါသည်။ အချို့သောအချက်အလက်များကို စာအုပ်စာပေများ၊ အင်တာနက်စာမျက်နှာနှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်းစီ၏သဘောထားအမြှင့်များဖြင့်ပါ ဖြည့်စွက်ဖော်ပြထားပါသည်။ သို့သော် လည်း အလုံးစုံပြည့်စုံသည်ဟု၍ကား မဆုံးနိုင်သေးပေါ့၊ အကောင်းဆုံးဖြစ်မြောက် ရေးအတွက် လိုအပ်ချက်များရှိနေသေးသည်သာဖြစ်ပါသည်။ ဤစာအုပ်အတွင်း အသုံးပြုထားသော ရှင်ပုံများနှင့်တကွအဖိုးတန်အကြောင်းအရာများကို အသုံး ပြခြင့်ပေးသော ပရော်ဖက်ဆာ ရှစ်ချက်အမ်ကိုလာနှင့် အခြားသောစာရေးသူတို့ အား ဤနေရာမှနေ၍ ကျေးဇူးတင်ပြောကြောင်းပြော ကြားလိုပါသည်။ ဤစာအုပ် သည် ဖားစည်အကြောင်းကို လေ့လာမှုပြုသူများ၊ အထက်တန်းကျောင်းသူ ကျောင်းသားများနှင့် စာရှုသူများအတွက် ဗဟိသတဖြစ်ဖွယ်အထောက်အကျိုး စာအုပ်ကောင်းတစ်အုပ်ဖြစ်ရန်ရည်ရွယ်ပါသည်။

Drum Publication Group
October, 2011



အခန်း (၁) ဘားစည်အမျိုးမျိုး



ကျွန်ုပ်တို့သည် “ဘားစည်” ဟုဆိုသောအခါ ကရင့် “ဘားစည်” ကိုပြီး ၅၆မြင်ယောင်ကြေပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော “ဘားစည်” သည်ကရင် လူမျိုးများသည် လွန်ခဲ့သောရှုံးယခင်နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ပြီး သောယဉ်ကျေးမှုအမွှအနှစ်ပစ္စည်းတစ်ရပ်ဖြစ်သောကြောင့်ဖြစ်သည်။ ဘားစည် အကြောင်းကိုဆက်လက် လျေလာကြည့်သောအခါတွင် ဘားစည်ကိုနိုင်ငံနှင့်လူမျိုး ပေါင်းများစွာ တို့ကအသုံးပြုလျှက်ရှိသည်ကို တွေ့ရပေသည်။ ဘားစည်၏မူလတစ် မြစ်နှင့်ပတ်သက်၍လည်း အယူအဆအမျိုးမျိုးကဲ့ပြားလျှက်ရှိနေသည်ကိုတွေ့မြင် ကြရပေသည်။ ထို့ကြောင့် ဘားစည်၏ မူလတစ်မြစ်နှင့် စတင်အသုံးပြုရာနေရာတို့ ကိုအတိအကျ ဖော်ပြရန်မှာလွန်စွာမှုခဲယဉ်းလျေပေသည်။ ထို့အတူ မည်သူ၏ဖော် ပြချက်၊ မည်သည့်လူမျိုးတို့၏ဖော်ပြချက်သည်သာ အမှန်ဖြစ်သည်ဟုဖော်ပြရန် မှာလည်း မလွှာယ်ကူလွှာပေါ့။ သို့သော် သေချာစွာပြောနိုင်သောအရာကားဘား စည်ကိုကရင်လူမျိုးများသည်လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ ပြီးငြင်းတို့၏ယဉ်ကျေးမှုအမွှပစ္စည်းတစ်ရပ်အဖြစ် ယနေ့ထက်တိုင်အသုံးပြုနေ ကြခြင်းပင်ဖြစ်သည်။



၁.၁. အာရာတိက်အတွင်းရှိဖားစည်များအကြောင်း

ဖားစည်ကို မြန်မာ၊ ထိုင်း၊ ပီယက်နမ်၊ လာအို၊ ကမ္မာဒီးယား၊ တရုတ်၊ အန္တိယ၊ သီရလကို့နှင့် အင်ဒိနီးရားနိုင်ငံအနဲ့အပြားတို့တွင်တွေ့ရှိရသည်။ ဖားစည်ကို တွေ့ရှိရဘနေရာအော်အပေါ်မှတည်၍ ဖားစည်၏ ပုံသဏ္ဌာန်နှင့် အသုံးပြုပုံသည် လည်းကွဲပြားမှရှိရသည်။ ဖားစည်အကြောင်းနှင့်ပတ်သက်၍ ငြင်းတို့ကိစ္စားစမ်းလေ့လာသူအပေါ်မှတည်၍ အောက်ဖော်ပြပါအတိုင်း အမြင်အမျိုးမျိုးကွဲပြားလျက်ရှိ သည်။

ပရော်ဖက်ဆာ ဒေါက်တာရှစ်ချက်အမိန့်လာ (Professor Dr. Richard M. Cooler) ရေးသားသော “The Karen Bronze Drum Of Burma” စာအုပ်ထဲ တွင် ဖားစည်ကို ခရစ်တော်မပေါ်စီ ၆ ရာစုမတိုင်ခင်ကတည်းက ပီယက်နမ်နိုင်ငံ တောင်ပိုင်းတွင်စတင်အသုံးပြုနေပြီဖြစ်သည်။ ငြင်းအော်မှတ်ဆင့်၊ ဖားစည်များ သည်တောင်ဘက်တွင် အင်ဒိနီးရားကမ်း ခြေတစ်လျှောက်နှင့် မြောက်ဘက်တွင် တရုတ်ပြည်၊ ယူနန်နယ်အထိဖြစ်သည်။ ထိုမှတ်ဖန်၊ ယူနန်နယ်မှနေ၍မြောက် ဘက်နှင့်တောင်ဘက် လမ်းကြောင်းနစ်ခွဲထွေက်၍ ဆက်လက်ပျုံနှုန်းပြန်သည်။ မြောက်ဘက်သို့ဆက်လက်ပျုံနှုန်းသည့်လမ်း ကြောင်းမှာ တရုတ်ပြည်အတွင်းသို့ ဖြစ်ပြီး၊ တောင်ပိုင်းသို့ဆက်လက်ပျုံနှုန်းသည့်လမ်းကြောင်းမှာ မြန်မာပြည်တွင်းသို့ ဖြစ်သည်။ ဖားစည်များကို မြန်မာပြည်တွင်းသို့ ပျုံနှုန်းသယ်ဆောင်လာသူများမှာ ရှေ့ချိန်များမျိုးဖြစ်သော်လည်းကောင်း၊ အချို့က ငြင်းကိုကရင်နိုင်လူမျိုးများ လုပ်သူများမှာ ရမ်းလူမျိုးများဖြစ်သည်ဟုဆိုပြီး၊ အချို့က ငြင်းကိုကရင်နိုင်လူမျိုးများ ဖြစ်သည်ဟုလည်းဆိုကြသည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းကာ လများတွင်ဖားစည်များကို အချို့အောင်ဖားတွင်တူးဖော်တွေ့ရှိပြီး၊ အချို့ကိုလူ

Hall Conservation အဖွဲ့၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ကရင့်ဖားစည်အကြောင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖော်ပြထားသည်။ ဖားစည်ကိုအသုံးပြုသူများမှာ ကရင်လူမျိုးများဖြစ်သော်လည်း တကယ်တမ်းဖားစည်ကိုသွန်းလုပ်သူများမှာ ရမ်းလူမျိုးများဖြစ်သည်ဟုဆိုပြီး၊ အချို့က ငြင်းကိုကရင်နိုင်လူမျိုးများ ဖြစ်သည်ဟုလည်းဆိုကြသည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းကာ လများတွင်ဖားစည်များကို အချို့အောင်ဖားတွင်တူးဖော်တွေ့ရှိပြီး၊ အချို့ကိုလူ



နည်းစုံ လူမျိုးများအတွင်း၌တွေ့ရှိရပေသည်။ နှစ်အနည်းငယ်ကြောပြီးနောက်ဟားစည်များကို မြန်မာ၊ ထိုင်း၊ လာအို၊ မလေးရား၊ ကမ္ဘာဒီးယားနှင့် အင်ဒိန္ဒီးရားနိုင် ငံတစ်လွှားတို့၌တွေ့ရှိရသည်။ ထို့ကြောင့် ဟားစည်များကိုအရှေ့တောင်အာရာနိုင် ငံများ အားလုံး (စီလစ်ပိုင်နိုင်ငံမှလွှဲ၍) တွေ့ရှိရသည်ဟုဆိုနိုင်ပေသည်။ Hall Conservation အဖွဲ့ကဟားစည်ကို စီယာက်နမ်နိုင်ငံတွင် ခရစ်သွားရာနဲ့ J-2 ရာစုကတည်းကစတင်အသုံးပြုခဲ့ကြပြီဟုဆိုသည်။ ဟားစည်သွေးလုပ်ရာအော များအနက် စီယာက်နမ်နိုင်ငံ၊ အောင်ဆောင်းအရပ်မှာလူသိများသည်။ မျက်မှောက် ကာလတွင်မူ အခါးအောင်များ၌ဖားစည်များကိုရှုံး ပောင်းပစ္စည်းတရပ်အဖြစ် အာရာတွင်းနှင့်နိုင်ငံပို့ ခြားအောင်များသို့ရောင်းဝယ်ဖောက် ကားလျက်ရှိနိုင်ကြသည်။

၁၁။ ဟားစည်အမျိုးမျိုး

၁၉၀၂တွင် ဖရန့်ဟက်ဂါ (Franz Heger) ကဖော်စည်အကြောင်းနှင့်ပတ်သက်၍ လေ့လာမှုပြုပြီးမှ လူများသတိပြုမိလာကြသည်။ ဟားစည်၏ပုံသဏ္ဌာန်နှင့် သွင် ပြင်လက္ခဏာများအပေါ်မှတ်ယူ၍ ငြင်းမှ ဟက်ဂါ (Heger) ၁၂၂၃၄ ဟူ၍ခွဲခြားထားသည်။ ငြင်းတွင်ဟက်ဂါ – ၁ အမျိုးအစား မှာအစောဆုံးဖြစ်ပြီး မို့ပွင့်သဏ္ဌာန်ရှိသည်။ ငြင်းကို စီယာက်နမ်နိုင်ငံတောင်ပိုင်း၊ အောင်ဆောင်းအရပ်တွင်တွေ့ရှိရသည်။ ဖရန့်ဟက်ဂါ (Franz Heger) က၊ ဟက်ဂါ – ၁ မှတ်ဆင့် ဟက်ဂါ – ၂၂၃၄ တို့ဆက်လက်၍ဆင့်ပွားဖြစ်ပေါ်လာသည်ဟုဆိုသည်။





ဟားစည်နှင့်ကရိုင်ပူမိုး


ဖရန့်ဟက်ဂါ (Franz Heger) ဖော်ပြသောဖားစည်အမျိုးစားများမှာအောက်ပါအတိုင်းဖြစ်သည်။

ဟက်ဂါ – ၁ (Heger- 1) မီယက်နမ်ဖားစည်

ဟက်ဂါ – ၂ (Heger- 2) မီယက်နမ်နှင့်ရှိမုန်း (Muong) လူမျိုးအသုံးပြုသောဖားစည်

ဟက်ဂါ – ၃ (Heger- 3) ကရင်လူမျိုးအသုံးပြုသောဖားစည်

ဟက်ဂါ – ၄ (Heger- 4) တရာတ်ဖားစည်ဟူ၍ဖြစ်သည်။ ငြင်းတို့အနက်ဟက်ဂါ – ၂ အမျိုးအစားမှာ အတွေ့ရခံဆုံးဖြစ်သည်။



ပုံ (၁) ဟားစည်အမျိုးအစား ၄ မျိုး

ကရင့်ဖားစည်ကို ခရစ်သဏ္ဌာရာနဲ့ ၂၅၀ ပတ်ဝန်းကျင်လောက်တွင် ကရင်လူမျိုးများက ကိုယ်ပိုင်ပုံစံစတင်ပြောင်းလဲ သွန်းလုပ်လာခဲ့ကြရာ၊ နောက်ဆုံးတွင်ယနေ့မြင်တွေ့ရသည့်အတိုင်းပင်ဖြစ်သည်။



ဟားစည်၏ မူလဖော်မြစ်နှင့်ပတ်သက်၍ လူအသီးသီး၌အမြင်အမျိုးမျိုးရှိကြပေ သည်။ ဟားစည်ပုံနှင့်တည်ရှိရာ နိုင်တံ့ အသာ လူမျိုးများကဲပြားလျက်ရှိသော်ငြား လည်းတူညီသောအချက်မှာ ဟားစည်ကိုလွန်ခဲ့သောနှစ်ပေါင်းများစွာမှစ၍ ယနေ့ ထက်တိုင် ရိုးရာယဉ်ကျေးမှုအမွှေအနှစ်ပစ္စည်းတစ်ရပ်အဖြစ်အသုံးပြုလျက်ရှိနေ ခြင်းပင်ဖြစ်သည်။ နှစ်ကာလကြားလောင်းလာသည်နှင့်အမျှ ဟားစည်အသုံးပြုမှု နှင့်တန်ဖိုးထားမှုများလည်းကွာခြားမှုများရှိလာသည်ကိုတွေ့ရပေသည်။



အစိုး (၂) အားစည်နှင့်ကရင်လူမျိုး


ဟားစည်အကြောင်းသုတေသနပြုလူများ၏ဖော်ပြချက်အရာ၊ ကရင်လူမျိုးအကြောင်းသီရိလိပါက ဟားစည်အကြောင်းကို ဦးစွာလေ့လာရမည်ဖြစ်သည်။ ဟားစည်နှင့်ကရင်လူမျိုး၊ ကရင်လူမျိုးနှင့်ဟားစည်မှာ ခွဲခြား၍ရသောအရာမဟုတ်ပေ။ ကရင့်အမျိုးသားအလုပ်တော်ရှိ နေမင်းရောင်ခြည်ကိုးသွယ်ထက်တွင် ဟားစည်မှာ ငွားငွားစွင့်စွင့်ပုဂ္ဂန်တည်လျက်ရှိနေပေပြီ။ ထို့အတူ ဟားစည်သည်ကရင့်ရှိရှိဘုတ်ရိယာစာတစ်ရွေးကြောင်းဝေါ်ပစ္စည်းဖြစ်သကဲ့သို့။ ကရင့်အမျိုးသားရှိုးရာယဉ်ကျေးမှုအမွှေအနှစ် ပစ္စည်းအဖြစ်လူသိများလှပေသည်။

၂. ၁ ကရင်လူမျိုးများပြောဆိုသော ဟားစည်၏မူလဖော်မြစ်

ကရင်လူမျိုးများသည်ယူနစ်နယ်မှုမြန်မာပြည်နှင့် ထိုင်းမြန်မာနယ်စပ်တစ်လျှောက် သို့ဝင်ရောက်ခဲ့ကြသောခရစ်နှစ် ၈ ရာစွာခန့်ကတည်း ကပင်ဖားစည်ကိုစတင်အသုံးပြုခဲ့ကြပြီးဖြစ်သည်။ ရစ်ချက်အမိကိုလာ (Richard M. Cooler) ရေးသားသောစာအုပ်ထဲတွင် ဟားစည်အကြောင်းနှင့် ဟားစည်၏မူလဖော်မြစ်ကိုဖော်ပြရာတွင် ဟားစည်ကိုလေးမျိုးခွဲခြားထားသည် ကိုတွေ့ရှိရသည်။ ငြင်းတို့မှာဟက်ဂါ



(Heger Group) အုပ်စု – ၁ ၂။ ၃ ၄ တို့ဖြစ်သည်။ ဟက်ဂါ – ၁ အုပ်စုဝင်ဖားစည် ကိုဖရန့်ဟက်ဂါ (Franz Heger) မှတ်ယက်နမ်နိုင်ငံတွင်ရှာဖွေတွေ့ရှိခဲ့ပြီး ၄င်းသည် မို့ပုံင့်သူ့နှင့်ရှိသည်။ ဆောက်ကာလကြောညာင်းလာသည်နှင့်အမျှ ဖားစည်ယဉ် ကျေးမှုသည်လည်း အရှေ့တောင်အာရှနိုင်ငံအနဲ့အပြားသို့ ပုံးနှင့်ရောက်ရှိခဲ့ရာ နောက်ပိုင်းတွင် ကရင်လူမျိုးများသည် ၄င်းတို့ကိုယ်တိုင်အသုံးပြုသွန်းလုပ်ခြင်း အားဖြင့်ကရင်ဖားစည်ပုံစံ သီးသန့်ဖြစ်တည်လာခဲ့သည်။ ၄င်းကို ဖရန့်ဟက်ဂါ (Franz Heger) က “ဟက်ဂါ – ၃” အုပ်စုဝင်ဖားစည်အဖြစ်ထည့်သွင်းဖော်ပြထားသည်။



ပုံ (၂) ကရင်ဖားစည်

ကရင်ဖားစည်အကြောင်းရေးသားဖော်ပြသူများက ကရင်လူမျိုးများ သည်ဖားစည်ကိုအသုံးပြုလာခဲ့သည် မှာလွှန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ခန့်ကတည်းက ဖြစ်ကြောင်းဖော်ပြကြသည်။ ထို့အပြင် ရံချက်အမဲကိုလာနှင့် အနောက်တိုင်းသုတေသနအချို့က ဖားစည်ကို ကရင်လူမျိုးများအသုံးပြုသော်ငြားလည်း တကယ်တန်းပြုလုပ်သွန်းလုပ်သူများမှာ ရှမ်းလူမျိုးများဖြစ်သည်ဟုဆိုကြသည်။ အခြားအဆိုပြုချက်တစ်ပို့မှာ ရှေးကရင်ကဗျာလက်ာများအရ ကရင်လူမျိုးများ သည်မဲခေါင်မြစ် ဖျားခံရဘေသာမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်စကပင် ဖားစည်သွန်းလုပ်ခြင်းအတတ်ပါလာပြီးဖြစ်သည်ဟုဆိုကြသည်။ မည်သို့ပင်ဖြစ် စေကာမဲ ကရင်လူမျိုးများသည်ဖားစည်ကို ရှေးသိုးသွားသို့ဘင်္ဂတော်ကတည်းက စတင်၍ မျက်မှာက်ကာလတိုင်ဖားစည်ကို ရိုးရာအမှုအနှစ်ပစ္စည်းအ စတင်၍ ဖော်မှာက်ကာလတိုင်ဖားစည်ကို ရိုးရာအမှုအနှစ်ပစ္စည်းအ



ဖြစ်အသုံးပြုနေကြပြီဖြစ်သည်။

၁၈၆၈ ခုနှစ်တွင် ဒေါက်တာမေဆင်က ဟားစဉ် (Drum) ကို “ကြေးစည်”ဟူဘာ သာပြန်ဆိုမှုပြုခဲ့သည်။ ငွေးကဆက်လက်၍ ကရင်လူမျိုးများသည် “ကြေးစည်” ကို ရှမ်းလူမျိုးများထံမှရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် “ကြေးစည်” ကိုအမျိုးအစား(၁၀) မျိုးခွဲခြားထားကြောင်းဖော်ပြုခဲ့သည်။ ကရင်လူမျိုးများသည် “ကြေးစည်” ကိုငွေး ၏အသံသာယာမှု အပေါ်မှုတည်၍ တန်ဖိုးသတ်မှတ်ဆုံးဖြတ်ကြသည်။ အသံသာ ယာမှုအပေါ်မှုတည်၍ဟားစည်၏တန်ဖိုးမှာ (၁၀၀) ရှုပိုးမှ (၁၀၀၀) ရှုပိုးအထိရှိ သည်ဟုဆိုသည်။ နောက်ဆုံးအနေဖြင့်ငွေးက၊ “ကရင်လူမျိုးတွေဟာ ကြေးစည် ကိုလက်ဝယ်ပိုင်ဆိုင်သူကို ငွေးကြေးကြွယ်ဝ ချမ်းသာသူအဖြစ်သတ်မှတ်ကြပြီး ကြေးစည်ကိုလက်ဝယ်ပိုင်ဆိုင်မှုမရှိပါက ကြွယ်ဝချမ်းသာသူဟူ၍ မသတ်မှတ်ကြ ချေ။ ထို့ကြောင့်ငွေးကြေးကြွယ်ဝချမ်းသာသူများအာနေဖြင့် ကြေးစည်ကိုကြိုးစား၍ ဝယ်ယူလေ့ရှိကြသည်။ ကြေးစည်များစွာ ပိုင်ဆိုင်မှုရှိသောကျေးရွာနှင့် ကြေးစည် ပိုင်ဆိုင်မှုမရှိသောကျေးရွာများကြေားပိုင်ဆိုင်ရယူလို့မှာအတွက် အပြန်အလှန်တိုက် ခိုက်မှုများပင်ရှိခဲ့ကြောင်းဖော်ပြုခဲ့သည်။”

ဖရန်းဟက်ဂါ “ကရင်လူမျိုးအချို့က၊ ကရင်လူမျိုးများသည်ဟားစည်ကို ယူလှမျိုး များထံမှရရှိခဲ့ကြောင်းဖော်ပြုခဲ့သည်။ ကရင်လူမျိုးများပြောသော ယူလှမျိုးသည် ရှေးအခါက ယူနန်နယ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြသော ဇွန် (Jung) သို့မဟုတ် ယွမ် (Yung) လူမျိုးများဖြစ်ဟန်ရှိသည်။ ဤအချင်းအရာတို့ကိုထောက်ရှုခြင်း အားဖြင့် ဟားစည်၏မူလဖော်မြစ် သို့မဟုတ် ယူနန်နယ်၏ဟားစည်ကိုအသုံးပြုခဲ့ကြ ပြီးကရင့်ဘိုးတေားများသည် ယူနန်နယ်မှတဆင့်မြန်မာနိုင်ငံအတွင်း သို့ဝင်ရောက် ခဲ့ရာလမ်းကြောင်းကိုဖော်ပြနေသည်။ အထက်ပါအကြောင်းအရာတို့မှာဖုန်း ဟက်ဂါနှင့်အခြားသော သုတေသနတို့၏ တားစည်၏မူလဖော်မြစ်နှင့်သက်ဆိုင်သော သဘောထားအမြင်တို့ပင်ဖြစ်သည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “ဟားစည်သွန်းလုပ်ရာနေရာမှာ အ



မြောက်အများရှိနိုင်သော်လည်း ကယားပြည်နယ်၊ နွေ့ဒေါင် (ငွေတောင်) မြို့က ပန်းဘဲဖို့တစ်ခုတည်းသာ မှတ်တမ်းဝင်ပါတယ်။ ကျွန်တာတွေရှာမရသေးပါ။ ကရင်ဟားစည်လို့ဆိုပေမယ့် တကယ်တမ်းဖန်တီးသူလက်မှုပညာရှင်တွေဟာရမ်းတွေ ဖြစ်ပါတယ်။ ၁၈၂၀ ဝန်းကျင်လောက်ကစြိုး ရမ်းလက်မှုပညာရှင်တွေဟာ နွေ့ ဒေါင် (ငွေတောင်) မြို့မှာ လာရောက်အခြေထိုက်နေထိုင်ကာ ဖားစည်သွန်းလုပ် တဲ့လုပ်ငန်း ကိုလုပ်ကိုင်ခဲ့ရာ တစ်မြို့လုံးမီးလောင်ပြာကျေသွားတဲ့ ၁၈၈၉ ခုနှစ်အ ထိဖြစ်ပါတယ်။ မိယက်နမ်နိုင်ငံမှာဆိုရင် ခရစ်သွေးရာ၏ J – ၃ ရာစုလောက်က တည်းကစတင်သွန်းလုပ်သုံးစွာနေဖြိုဖြစ်ပါတယ်။ ငြင်းကို ဒေါင်ဆောင်းလို့လူသိများ ကြပါတယ်။” ဟုဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ဖားစည်သည်ကရို့အမျိုး သားအလံတော် ထက်တွင်ငွားငွားစွင့်စွင့် နေရာယူထားလျက်ရှိသကဲ့သို့ ကရင် အမျိုးသားများသည်လည်း ဖားစည်အားဖြင့်တို့၏ ဘိုးဘွားမိဘအမွှာအနှစ် ပစ္စည်းအဖြစ်လက်ဆင့်ကမ်းထိန်း သိမ်းစောင့်ရှောက်လျက်နေကြပေသည်။ ဖားစည်နှင့်ကရင် ကရင်ဘာသာအားဖြင့် လည်းခွဲခြားရှုမရစကောင်းသောအရာ အဖြစ်သို့ရောက်ရှုပြီးဖြစ်ပေသည်။

J.၂ ကရင့်ကဗျာလက်ဦးနှင့် ပုံပြင်များအတွင်းရှိဖားစည်များ

ဖားစည်၏မူလစ်မြစ်နှင့်ပတ်သက်၍ ကရင်လူမျိုးတို့၏ကဗျာလက်ဦး၊ တေးသီ ချင်း၊ ပုံပြင်များအတွင်းတွေ့မြင်နိုင်သည်။ ဖားစည်တီးခတ်အသုံးပြုမှုနှင့်ပတ် သက်၍ ကရင်ဘာသာအားဖြင့်၊

ကျိုးမြှုပ်နှံသိန်းကောကာ၊
သီလာနှိုးဂုံးတော်လာ၊
ကျိုးမြှုပ်နှံသိလာနှိုးသံ
စီတန်မှုးတန်ထံ

မြန်မာလိုအသံထွက်အားဖြင့်၊

ကလိုဖိုးသော်ကအေးကအေး
သားလေးနော်ကေတအိုးလေ
ကလိုဖိုးသော်သားလေးနော်သီး
စောတနူမေတနူထိုး



မြန်မာလိုအဓိပ္ပာယ်အားဖြင့် – ဖားစည်သံကြားရသောအခါဝယ်နှမလေးမယ့်မှာ ဘဝတစ်ပါးခြားသွားခဲ့ပြီဖြစ်ကြောင်းမောင်ကြီးသိရှိရပါသည်။ ထို့ကြောင့်မောင်ကြီးမှာ ပူဇွဲးသောကဗျာပါဒဗျားဖြင့် စားမဝင်သောက်မဝင်ဖြစ်နေရပုံကဗျာလက်ာအားဖြင့်လုပစွာဖော်ကြားထားခြင်းဖြစ်ပါသည်။ အခြားသောကဗျာလက်ာတစ်ခုမှာ၊

သီလာနပ္ဗာကျို့နှုံး
လိုင်းနားထိုင်အပျုံး

မြန်မာလိုအသံထွက်အားဖြင့်၊
သားလေးနမွှေ့ကလိုနေလိုး
လိုဒီနဆုံးထော်အပလိုး

မြန်မာလိုအဓိပ္ပာယ်အားဖြင့် – ဖားစည်ကိုဝယ်ယူပိုင်ဆိုင်နိုင်ပြီဖြစ်သော်လည်း၊ ဖားစည်အား ချိတ်ဆွဲထားရန်အတွက် ကြိုးချုပ်စိုးရန် လိုသေးကြောင်းကဗျာလက်ာအားဖြင့် သတိပေးဖော်ပြထားခြင်းဖြစ်ပါသည်။ ဖားစည်အကြောင်းပြာ့ရလျှင်ကရင်လူမျိုးများပြောလွှာရှိသောမူးမော်တော်အကြောင်းမပါလျှင်ပြည့်စုံမည် မဟုတ်ပေ။ ပုံပြင်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။



ဖူးမော်တော် (ပုံပြင်)

ရှေးအခါကသောသီဟုခေါ်သောတောင်တန်းတစ်ခုအပေါ်တွင်ဖူးမော်တော်ဟုခေါ်သောအဖိုးအိုးတစ်ဦးနေထိုင်လေသည်။ ထိုအဖိုးအိုးတွင်သားသမီး ၇ ဦးထွန်းကားခဲ့ပြီး ငြင်းတို့မှာဖူးစကယ် (ခ) ဖူးစခေကလို့ ဖူးစခဲး (ခ) ဖူးထော့မဲပါ။



ဖူးစလသရာ၊ ဖူးထောပလိုဖော၊ နော်တွယ်၊ နော်အဲနာနဲ့ နှင့် ဖူးကတိ (ခ) ဖူးတ ဒီးတို့ဖြစ်ကြသည်။

ဖူးမော်တော်သည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေထိုင် သည်။ တစ်ခုသောမိုးတွင်းကာာလတွင် ဖူးမော်တော်၏ယာခင်းထဲသို့ တောာဝက် တစ်အုပ်ဝင်ရောက်ဖျက်ဆီးနေလေသည်။ ထိုအခါဖူးမော်တော် သည်လွန်စွာစိတ် ဆုံးသွားပြီး တောာဝက်များကိုသတ်ရန်လိုက်လေရာ နောက်ဆုံးတွင်တောာဝက်အ သိုက်ကိုတွေ့ရလေသည်။ ထို့နောက် ဖူးမော်တော်သည်ထို့တောာဝက်အားထိုး သတ်လိုက်ပြီး အိမ်ရှိပြင်း၏သား၊ သမီးများအား ဝက်အသေကောင်ကိုသယ် ဆောင်လာခဲ့ရန်ပြောလေသည်။ ဖူးမော်တော်၏သား၊ သမီးများသည် ငင်းတို့ ဖောင်ညွှန်ပြရာနေရာသို့ရောက်သောအခါ ဝက်သေကောင်ကိုမတွေ့ဘဲဖြစ်နေလေ သည်။ နောက်ဆုံးတွင် ဖူးမော်တော်ကိုယ်တိုင်လာမှ ငင်းဝက်သေကောင်တွင် ဘော်ငွေရောက်ကဲ့သို့ဖြူဖွေးတောာက်ပန်သောအားဖွေးနှင့်ရွှေကဲ့သို့ဝင်း လက်တောာက်ပသောအ စွယ်တစ်ချောင်းကို တွေ့ရှိရလေသည်။ နောက်ပိုင်းတွင် ထိုနေရာ၌ တောာဝက်များနှောင့်ယျက်လွန်းအားကြီးသောကြောင့် ဖူးမော်တော် အနေဖြင့် သောသီးအပ်ရမှထွက်ခွာ၍ အရှေ့အရပ်ရှိ နေရာအသစ်တနေရာ၌ သွားရောက်နေထိုင်လေ၏။ ထိုနေရာအသစ်၌လည်း တောင်ယာလုပ်ငန်းဖြင့်အ သက်မွေးဝမ်းကြောင်းပြု၍ နေထိုင်ပြန်လေသည်။ သို့သော် ထိုနေရာ၌လည်း မျောက်များက နှစ်စဉ်နှစ်တိုင်းယာခင်းအတွင်းသို့ ဝင်ရောက်နောက်ယျက်ဖျက် ဆီးမူများနှင့်တွေ့ကြံရပြန်လေသည်။ စပါးရိတ်သိမ်းပြီး ကျိုအတွင်းစုသိမ်းသောအ ခါမျောက်များသာမက “ဖူးထောနာသရဲ့”၏သား၊ သမီးများသည်လည်းသည် ကျို အတွင်းရှိစပါးများအားလာရောက်စားသောက်ကြပေးသည်။ ဖူးထောနာသရဲ့ သည် ဖူးမော်တော်နှင့်အိမ်နီးနားချင်း တစ်ယောက်ဖြုံးပြီး ဟားစည်သွားလုပ်တတ် သောသူတစ်ဦးဖြစ်သည်။ ဖူးထောသနာသရဲနှင့် သူ၏အိမ်သွားလုပ်သားများအား လုံးသည်မျောက်များကဲ့သို့အမြီးများပါရှိသောကြောင့် အချို့သောသူများက ဖူး မော်တော်သည်ဟားစည်ကိုမျောက်များထံမှရရှိသည်ဟုပြောလေ့ရှိကြသည်။ တစ် နေ့သောအခါဖူးမော်တော်သည်စပါးကျိုအတွင်းသွားရောက်ကြည့်ရရာ စပါးများ



လျှော့နေသည်သာမက စပါးပုံပေါ် တွင်လူကဲ့သို့ သောခြေရာများကိုပါတွေ့ရှိရလေ သည်။ စပါးလာခိုးသောသူများအားဖမ်းဆီးရန် ဖူးမော်တော်သည်အကြံအစည် တစ်ခုထဲတို့လေ၏။ နောက်နေ့တွင်ပိုးတုံးလုံးကောင်တစ်ကောင်အားနှစ်ပိုင်းဖြတ် ကာ၊ နှာခေါင်းဝတ္ထ်တော့ထားပြီး လူသေဟန်ဆောင်၍ စပါးပုံထက်တွင်လဲအိပ် နေလေသည်။ နေလုံးသည်ထန်းတယျား ခန့်အမြင့်ရှိသောအခါ သူ့ထံသို့ပြီးတည် လာနေသောလူရှင်းတစ်အုပ်ကိုတွေ့ရှိရလေသည်။ ထိုလူများသည် ဖူးမော်တော် အားအနီးကပ်ကြည့်ရှုကြပြီးနောက် ပိုးထိချုပ်သေဆုံးသည်ဟုယူဆကြလေ၏။ ထို အခါအချင်းချင်းတိုင်ပင်လျက် ငြင်းတို့နေရပ်သို့ သယ်ဆောင်သွားရန်ဆုံးဖြတ်ပြီး လျှင်းချင်း၊ တေးကပျာ့တို့အပြောင်စဉ်များတိုးခတ်၍ အသုဘအခမ်းအနားပြုလုပ် ပေးရန်ဆောင်ယူသွားလေသည်။

ငြင်းတို့၏နေရပ်ဖြစ်သောကျောက်ကုတင်သို့ရောက်သောအခါ ဖူးထောနာသရဲက သူ၏လူများအား ကလိုဘောခေါ်ဖော့၊ ကလိုဂေါ်တုံး၊ ဂေါ်ကလိုစေးတို့ကိုအစီအရို ချထားစေပြီး ငြင်း၏နေရပ်ထိုင်ပြီးကြုံရွတ်ဆိုလေ၏။

ထုံးထို့ကျို့ခဲလှို့ဆုံး

အို့ဘု့ကျို့ပါပို့ကုန့်

မြန်မာလိုအသံထွက်အားဖြင့်

ထုံးထို့ကလိုခဲလယ်ခဲခေါ်

အို့တောကလိုပါးပေါ့ကူးစေး

မြန်မာလိုအဓိပ္ပာယ်အားဖြင့် – ဗားစည်အားလုံးကိုယူဆောင်လာပြီးသော်လည်း ကလိုဝါးပေါ့ကူးစေးဟုခေါ်သောဗားစည် ကျန်ရှိသေးကြောင်းလက်ာအားဖြင့်ရွတ် ဆိုခြင်းဖြစ်သည်။ ထိုအခါ ဖူးမော်တော်သည်ဖူးထောနာသည့် ဗားစည်လေးလုံးရှိ ကြောင်းသိရှိသွားပြီး ထိုဟားစည်များအားမည်သို့မည်ပုံအရယူရမည်ဟု၍ကြိုတ် ၍ကြုံစည်လေ၏။ ဖူးထောနာသရဲ၏သားသမီးများက ကလိုဝါးပေါ့ကူးစေးဟုခေါ် သောအဖြူရောင် ဗားစည်အားဆောင်ယူလာကြစဉ်တွင် ကျောက်နံရုံများနှင့်ထိ ခိုက်မိလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဖြူရောင်ငွေဖော်စည်သည် လွန် စွာကြီးမားလှသောကြောင့်ဖြစ်သည်။ အဖြူရောင်ဖော်စည်ရောက်လာသောအခါ



ဂိုဏ်းအားအောက်ပါအတိုင်းကျိုးခြေလေသည်။
 လေအို့ဖုန်းမီးတို့အဘူး
 ဖုန်းတို့သံသနုပါ
 စံနိစက္းဝါဟိုဝါ
 ၆၈၁..၇၇၈၁..၇၇..၄၈

မြန်မာလိုအသံထွက်အားဖြင့်၊
 လွှဲအောင်ဖူးမောင်တော်အဘူး
 ဖူးမောင်တော်သံသဒါပါ
 စီစက္းဝါဟူးဝါဟူး

၈၁၈ ၈၁၈၀၀၈၁....၈

မြန်မာလိုအဓိပ္ပာယ်အားဖြင့် – ဖူးမောင်တော်စပါးကို နိုးသွားစားတယ်။ ဖူးမောင်တော်မှာသေဆုံးနှင့်ပြစ်ပြစ်သည်။ ဟိုမှာသည် ခုန်ဆွဲခုန်ဆွဲသွားသည်ဟူ၍ပြစ်လေသည်။ ညနေပိုင်းအချိန်ရောက်သောအခါ အမျိုးသမီး၊ အမျိုးသားများအားလုံးတေးသံချင်း၊ ကဗျာလက်ာများအားဖြင့်ကျိုးခြေလေသည်။ ငါးတို့အထဲမှနော်ဝါးမှုအမည်ရှိ အမျိုးသမီးတစ်ဦးကသူမ၏ ကာယအလှ နှင့်ပတ်သက်၍သူမ၏အလှနှင့်အမြို့မြို့ရည်ပုံတို့ကိုကဗျာလက်ာအားဖြင့်သီကျိုးစဉ်ဖူးထော်နာသရဲမှစင်ပေါ်သို့တက်လာပြီး သူမနှင့်ကဗျာလက်ာအားအောက်ပါအတိုင်းအပြိုင်သီကျိုးလေ၏။

နှိုဝင်းမိုးစံသားရှစ်ထိ
 စံအမဲ့ထိ၊ ယမဲ့ထိ

မြန်မာလိုအသံထွက်အားဖြင့်၊

နော်ဝါးမြို့စံသားမယ်ထော့
 စံအမယ်ထော့၊ ယမယ်ထော့

မြန်မာလိုအဓိပ္ပာယ်အားဖြင့် – နော်ဝါးမြို့ကသူမ၏အမြို့ရည်လုပုံနှင့်ပတ်သက်၍ အငြင်းပွားလေ၏။ ထို့ကြောင့် ဖူးထော့နာသရဲကလည်း သူ၏တစ်ထွားသာသာ ခန့်ရှိသောအမြို့ကိုပွဲတ်သတ်ကိုင်တွယ်၍ တစ်ထောင်ခန့်အရှည်ရှိပုံကိုဖြင့်ကဗျာလက်ာအား ဖြင့်သီကျိုးလေရာကြိုတ်၍နားထောင်နေသူ ဖူးမောင်တော်မှာရယ်ချင်



စိတ်ကိုအောင့်အီးခြင်းနှာမတတ်သာတော့သဖြင့် “မင်းတို့ ဘာတွေလုပ်နေကြတာလ” ဟုဆိုလေရာ လူသေစကားပြောသည်ကိုမြင်သည်အထင်နှင့်ပြောက်လန့်တွေား ဖြင့်အားလုံးထွက်ပြုးကြလေ၏။ ဖူးမော်တော်က “ဤအရပ်၊ ဤဒေသကိုအုပ်စိုးသောရှင်သခင်၊ ခေါင်းဆောင်မှာ ကျွန်ုပ်ပင်ဖြစ်ချေသည်။ အသင်ပြောစရာများရှိပါကပြောပါလော့” ဟူ၍ဆိုလေသည်။ ဖူးမော်တော်က “သင်တို့သည့်ငါဆန်စပါးတို့ကို နှစ်စဉ်နှစ်တိုင်းလာရောက်ယူငင်စားသောက်ကြ၏။ ယခုမှုကားသင်တို့သည့်ငါအားလူ သေကောင်ကဲ့သို့ သော့ထားကာပြုမှုကြလေသည်တေား။ ဤသို့ပြုမှုခြင်းနှာသင့်လျှော်ပါ၏လော့” ဟု မေးလေသည်။

ထိုအခါ ဖူးထောနာသရဲ့က “ခွင့်လွှတ်ပါမိတ်ဆွဲ။ သွေးမကောင်းတော့ဆံပင်ဖြူသလို၊ သားသမီးမကောင်းတော့ မိဘခေါင်း၊ ကျွန်ုပ်မကောင်းတော့သခင့်ခေါင်းဖြစ်ပေသမို့၊ သင့်အားမည်သို့မည်ပုံမပြောလိုတော့ပါ” ဟုပြန်ပြောလေသည်။ ဖူးထောနာသရဲ့ပြန်ပြောချက်ကိုတွေားရသောအခါ ဖူးမော်တော်က “ရေးယခင်ကတည်းကတုံးစံရှိသည်အတိုင်း၊ လူသေကောင်အနီးတွင် ထားရှိသောအရာမှန်သမျှတို့ သည်ထိုလူသေနှင့်သက်ဆိုင်သည်ဟုမှတ်ယူသကဲ့သို့၊ ယခုမှုကားခဲ့အား လူသေကဲ့သို့မှတ်ယူ၍ ဝါ၏အနီး၌ထားရှိသောဗားစည်လေးလုံးနှင့်တော့ အခြားသောအရာဝါယွေးပစ္စည်းအားလုံးတို့အား ဝါပိုင်သည်” ဟုဆိုလေ၏။ နောက်ဆုံးတွင်ဖူးထောနာသရဲ့အနေဖြင့်ပြောစရာစကားတို့မရှိဖြုပြစ်ရကား “ကောင်းပြီ။ ဆိုခဲ့မြေစေဆိုသည့်အတိုင်း၊ ဖားစည်လေးလုံးနှင့်တော့ အနီးအဝန်းရှိပစ္စည်းအစုစုတို့ သည်မိတ်ဆွဲနှင့်သာသက်ဆိုင်ပါသည်။” ဟုပြောဆိုပြီး သူ၏တပည့်သားမြေးတို့အား ဖားစည်လေးလုံးနှင့်တော့ ပစ္စည်းအစုစုတို့အား ဖူးမော်တော်နေရာအရပ်သို့ သွားရောက်ပို့ဆောင်စေလေသည်။ သားသမီးတို့ပြုလုပ်သောထိုဖြစ်ပို့ရှိပြုကြောင့်

ထိုအခါ ဖူးထောနာသရဲ့က “ခွင့်လွှတ်ပါမိတ်ဆွဲ။ သွေးမကောင်းတော့ဆံပင်ဖြူသလို၊ သားသမီးမကောင်းတော့ မိဘခေါင်း၊ ကျွန်ုပ်မကောင်းတော့သခင့်ခေါင်းဖြစ်ပေသမို့၊ သင့်အားမည်သို့မည်ပုံမပြောလိုတော့ပါ” ဟုပြန်ပြောလေသည်။ ဖူးထောနာသရဲ့ပြန်ပြောချက်ကိုတွေားရသောအခါ ဖူးမော်တော်က “ရေးယခင်ကတည်းကတုံးစံရှိသည်အတိုင်း၊ လူသေကောင်အနီးတွင် ထားရှိသောအရာမှန်သမျှတို့ သည်ထိုလူသေနှင့်သက်ဆိုင်သည်ဟုမှတ်ယူသကဲ့သို့၊ ယခုမှုကားခဲ့အား လူသေကဲ့သို့မှတ်ယူ၍ ဝါ၏အနီး၌ထားရှိသောဗားစည်လေးလုံးနှင့်တော့ အခြားသောအရာဝါယွေးပစ္စည်းအားလုံးတို့အား ဝါပိုင်သည်” ဟုဆိုလေ၏။ နောက်ဆုံးတွင်ဖူးထောနာသရဲ့အနေဖြင့်ပြောစရာစကားတို့မရှိဖြုပြစ်ရကား “ကောင်းပြီ။ ဆိုခဲ့မြေစေဆိုသည့်အတိုင်း၊ ဖားစည်လေးလုံးနှင့်တော့ အနီးအဝန်းရှိပစ္စည်းအစုစုတို့ သည်မိတ်ဆွဲနှင့်သာသက်ဆိုင်ပါသည်။” ဟုပြောဆိုပြီး သူ၏တပည့်သားမြေးတို့အား ဖားစည်လေးလုံးနှင့်တော့ ပစ္စည်းအစုစုတို့အား ဖူးမော်တော်နေရာအရပ်သို့ သွားရောက်ပို့ဆောင်စေလေသည်။ သားသမီးတို့ပြုလုပ်သောထိုဖြစ်ပို့ရှိပြုကြောင့်



ဖူးထောနာသရဲများ များစွာအရှက်ရသွားပြီး ကော်မူယူ (ယခုအခေါ် – ထိုင်းနိုင်ငံ အတွင်းရှိ မယ်စရိုးယန်းအရပ်) သို့သွားရောက်နေထိုင်၍ဖူးသည်၏အားလုံး အတတ်ဖြင့် အသက်မွေး ဝမ်းကြောင်းပြုလေသည်။ ထိုအရပ်တွင်သွန်းလုပ်သော ဖားစည်များတွင်ရပ်ပုံများထည့်သွင်း၍ သူ၏သားသမီးများ အားသွန်းသင်ဆုံးမမှု ပြုလေသည်။

ဖူးထောနာသရဲနှင့်ပတ်သက်၍ ဖူးတော်အူးရေးသားသော “ကရင့်ဖားစည်များအ ကြောင်းလေ့လာခြင်း” အမည်ရှိစာအုပ်တွင်ဖူးထောနာသရဲနှင့်သူ၏အိမ်သူအိမ် သားများသည် မျောက်များကဲ့သို့အမြီးရှိခြင်းကိုလိုလားကြောဖြင့် ယခုလီဆုးနှင့် လီရောလူမျိုးများပိတ်စဖြင့်အမြီးပြုလုပ်သကဲ့သို့ ပိတ်စဖြင့် အမြီးပြုလုပ်သောအ လေ့အထများရှိလာခဲ့သည်ဟုဖော်ပြပါရှိလေသည်။ ထိုအကြောင်းအရာကိုကဗျာ လက်္ကာအားဖြင့်၊

ကျို့စိန်းခို့လာယူ့အို့ကာ

မူ့လို့မ်းလာယူ့အဘာ

ယူ့ကစ်လာဟို့လာယာ။

မြန်မာလိုအသံထွက်အားဖြင့်၊

ကလိုပို့စို့လေးယူအော်ကေး

မေလေ့မာလေးယူအဘိုး

ယူ့ကစာလယ်ဟော်လယ်ယေ့

ဟူ၍လည်းဆိုထားပါသည်။ ဂေါ်ကပေါ်စေး၊ ဂေါ်ကပေါ်ထူး၊ ဂေါ်ဘောခေါ်ဖောနှင့် အဖြူရောင်ဖားစည်များအကြောင်းပြောသော အခါတွင် ထိုဖားစည်များကိုဖူး မော်တော်သည် ဖူးထောနာသ (မျောက်များ)ထံမှရရှိခဲ့သည်ဟုဆိုလေ့ရှိကြသည်။ ထို့အတူ ရစ်ချုပ်အမ်းကိုလာ၏စာအုပ်အတွင်းရှိ ဖူးတော်အူးရေးသားသောအ ကြောင်းအရာကို ပြန်လည်ဖော်ပြရာတွင် ဖားစည်သည်မျောက်များနှင့်မပတ် သက်ပေါ့။ သို့သော် အဝတ်အထည်များတွင် ချည့်စချည့်ထည်များဖြင့်အမွှေးအ မျှင်များဆင်ယင်တော်သောတောင်ပေါ်လူမျိုးတစ်မျိုးဖြစ်ပြီး “အမြီးကဲ့သို့သောအ ဆင်အယင်များ” ပါရှိကြောင်း၊ သို့သော်ယခုခေါ်လီဆုးလူးချိုးများဝတ်ဆင်လေ့




ရှိသောရိုးရာအဝတ်အဆင်မျိုးလည်းမဟုတ်ကြောင်းဖော်ပြပါရှိသည်။

အထက်ပါအချင်းအရာတို့ကိုထောက်ရှုခြင်းအားဖြင့် ဖားစည်ကို အသုဘအမဲး အနားများတွင်အသုံးပြုလေ့ရှိကြောင်းနှင့် ကရင်လူမျိုးများသည် ငြင်းယဉ်ကျေးမှု အစဉ်အလာတို့ကို ၂၀ ရာစုထိတိုင်အောင်အသုံးပြုလေ့ရှိခဲ့ကြောင်း တွေ့ရှိရပေ မည်။

၂၁ ဖားစည်သွန်းလုပ်ခြင်း

ဖားစည်ကိုအဖိုးတန်ပစ္စည်းများဖြစ်သော ရွှေ၊ င္ဂီဒ္ဒ၊ သံ၊ ခဲတို့ဖြင့်သွန်းလုပ်လေ့ရှိသည်။ ထို့အပြင်ဖားစည်ထက်တွင် လက်ရာမြောက်စွာဖန်တီးထားသော ရပ်ပုံများဖြင့်အလွဆင်ယင်ထားသည်။ ရှေးအခါက ဖားစည်သုံးဆယ်၊ မောင်းသုံး ဆယ်ပိုင်ဆိုင်သူကို သူငွေးသူကြွယ်အဖြစ်လည်းကောင်း၊ အကြီးအကဲအဖြစ်လူအ များတို့၏ရိသေေးစားမှုတို့ကိုခံရကြသည်။ ထိုခေတ်ထိုအချိန်ကထိုသို့သောလူ များသည် ထိုင်းနိုင်း၊ ကွာ့နှင့်များစွာကိုဝယ်ယူနိုင်ရလောက်အောင် ဓနအင်အား တောင့်တားကြပြီး၊ လူများအနေဖြင့်ငြင်းတို့၏စကားကိုနာယူမှုပြုကြလေသည်။ ကရင်လူမျိုးထဲတွင် ဖားစည်ကို လက်ဝယ်မပိုင်ဆိုင်သောသူကိုငွေရှင်ကြေးရှင် ဓန အင်အားတောင့်တားသူအဖြစ်မသတ်မှတ်ကြချေ။

တီးနိုး နော်လားပွယ်တို့ရေးသားသော ကရင့်ဖားစည်အကြောင်းတွင်မှ ဖားစည် သွန်းလုပ်ခြင်းကို အမျိုးသားများသာမက အမျိုးသမီးများပါ သွန်းလုပ်လေ့ရှိ ကြောင်းရေးသားဖော်ပြကြသည်။ ထို့အပြင် အမျိုးသမီးများသွန်းလုပ်သောဖား စည်မှာ အမျိုးသားများသွန်းလုပ်သောဖားစည်ထက် ပိုမို၍လက်ရာမြောက်လှ ကြောင်းလည်းအဆိုလေ့ရှိသည်။ ဖားစည်သွန်းလုပ်ရန်အတွက်ရွှေးဦးစွာ နေရာ ရွှေးချယ်မှုပြုကြသည်။ ထိုနေရာသည်ရွှေးအပြင်ဘက် လူသွားလူလာနည်းသော အပျို့ဖြစ်ရမည်ဖြစ်ပြီး ဆိတ်ညံသောနေရာကိုရွှေးချယ်လေ့ရှိကြသည်။ ထိုနေရာ ဖားစည်သွန်းလုပ်ရန် လိုအပ်သောပစ္စည်းပစ္စယနှင့် ရိက္ခာတို့ကိုစွောင်းပြီးရွှေး



ဗုံ (၃) တားစည်သွန်းလုပ်ရာနေရာ၊ ကယားပြည်နယ်၊ ဧရာဝတီ

ချယ်သတ်မှတ်ထားသော နေရာသို့သွားရောက်၍ ဖားစည်သွန်းလုပ်ကြသည်။ ဟားစည်သွန်းလုပ်စဉ်တွင် သက်သက်လွတ်စားကြရသည်။ အမျိုးသမီးများဖားစည်သွန်းလုပ်သောနေရာသို့ အမျိုးသားများသွားရောက်ခွင့်မရှိသလို၊ အမျိုးသားများဖားစည်သွန်းလုပ်သောနေရာသို့ အမျိုးသမီးများသွားရောက်ခွင့်မရှိပေါ့။ အကယ်၍သွားရောက်ပါက ဖားစည်အသံပျက်တတ်သည်ဟုအယူရှိကြသည်။ ဖားစည်သွန်းလုပ်ပြီးသောအခါတွင်လည်းကွမ်း၊ ဆေး၊ လက်ဖက်နှင့် အရက်တို့ဖြင့်ပူဇော်ပသြုံးဖားစည်ကိုအသက်သွင်းရသည်။

ဟားစည်သွန်းလုပ်သောအုပ်စခန်းဆောင်သည် ဖားစည်တွင်ပါဝင်သော ရွှေ၊ ငွေ၊ ကြေးစသည်တို့အပြင် ဖားစည်မျက်နှာပြင်ရှိ နေမ်းရောင်ခြည်၊ ဖား၊ ဆင်၊ ငါးပန်းရုပ်ပုံများနှင့်အခြားသောအရာတို့အားမှတ်သားထားရသည်။ ဖားစည်ကိုအသက်သွင်းသောအခါ နံနက်စောစောဝေလိုင်းအခါန်တွင်ပြုလုပ်လေ့ရှိသည်။ ထိုသို့ပြုလုပ်မှသာ ဖားစည်အသက်ဝင် သည်ဟုအယူရှိကြသည်။

ရှုံးအခါကဖားစည်သွန်းလုပ်သူအများကို အုပ်စ (၃) စုအနေဖြင့်တွေ့ရှိရသည်။



ကလိုယူမှု ကလိုယူခြား (ကော်မူယူ မဲခေါ်မြတ်ဖျားအသိရှိ အမျိုးသမီးနှင့်အပိုးသားသွန်းလုပ်သောဖူးစည်)

ကလိုကပါမျှ ကလိုကပါခြား (ကပါ-ယခုအခေါ် “၀”ပြည် ရှိအမျိုးသမီးနှင့်အမျိုးသားများသွန်းလုပ်သောဖားစည်)

ကလိုရဝေမှာ ကလိုရဝေခွဲး (ရှစ်အမျိုးသမီးနှင့် အမျိုးသားများသွန်းလုပ်သော ဖားစည်) တို့မြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ၊ ကရင်အမျိုးသားများသည်ဖားစည်ကိုစတင်အသုံးပြုချိန် မှတ၍မျက်မှုံးကိုကာလအထိဟက်ပါ – ၃ (Heger type- 3) အမျိုးအစား ကရင့် ဖားစည်ကိုမည်သည့်အချိန်က မည်သူတို့စတင်သွန်းလုပ်ခဲ့ကြသည်ကိုမှုအတိအ ကျဖော်ပြနိုင်ခြင်းမရှိသေးပေါ့ မြန်မာ့သိမ်း အထောက်အထားအချက်အလက် များအာရ ဖားစည်အသုံးပြုမှုကိုကျောက်စာများနှင့် ၁၁ ရာစုနှင့် ၁၂ ရာစုနှင့်များ အတွင်းဦးလည်းဖားစည်ကို မြန်မာနှင့်မွန်တရားရုံးများအတွင်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။ “စည်” ဟူသောအသုံးအနှစ်းကိုရှေးစေတတ်ကျောက်စာများတွင်ဖော်ပြရှိသောကြောင့် ရှစ်ချက်အမှုကိုလာ၏စာအုပ်အတွင်းတွင်လည်းထိအကြောင်း ကိုအကျယ်တစ်ဦးရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပေသည်။

ထိအကြောင်း အရာနှင့်ပတ်သက်၍ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက - "Professor Dr. Richard M. Cooler" ရဲအဆိုကိုမဟုတ်ဘူးလို့ပြောရပါမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဘူးရည်ထွန်းတဲ့ မန်ဟာကျောက်စာဟာ ပုဂံခေတ်ပြုင်မှတ် တမ်း(Contemporary Record)မဟုတ်ပါ။ မူလထိုးကျောက်စာမဟုတ်ပါ။ ဘိုးတော် ခေတ်လောက် မာရေးထိုး ထားတဲ့ဆင်ထိုးကျောက်စာမဖြစ်ပါတယ်။ ဘာ ရာစဗုပါ



ခေတ်စကားလုံး၊ အရေးအသားမျိုးမဟုတ်ပါ။”

၂၁၄ ဟားစည်သွန်းလုပ်ခြင်းအဆင့်ဆင့်

ဟားစည်သွန်းလုပ်ခြင်းနှင့်ပတ်သက်၍ ဖူးတောအူး၊ ကယားဦးစီးနှင့် ကယားခင် မောင်စန်း၊ တီးနီးနှင့်ကရင့်ရိုးရာယဉ်ကျေးမှုလက်စွဲစာအုပ် တို့တွင်ဖော်ပြထား သော်လည်းအပြည့်အစုံဖော်ပြထားခြင်းမျိုးမဟုတ်ပေါ့ မျက်မှာက်ကာလျှေး ဖားစည်သွန်းလုပ်ရာအရပ်များမရှိ တော့ခြင်းကြောင့် ဟားစည်သွန်းလုပ်ပုံအဆင့်ဆင့် အကြောင်းကိုလေ့လာမှုပြုရန်မှာ လွန်စွာခက်ခလှယေသည်။ ထို့ကြောင့် စာအုပ် စာပေများကိုသာ အားထားလျှက် အောက်ပါအတိုင်းရေးသားဖော်ပြအပ်ပေ သည်။

၁၉၀၀ ခုနှစ်တွင် “စကော့” က၊ ဟားစည်မသွန်းလုပ်မိ ရှေးဦးစွာရှုံးစွာ စေးမြေကိုယူ ပြီးဆုံးလည်ပေါ်တွင် တစ်ပတ်ပြီးတစ်ပတ်လှည့်စော်ပြီး ဟားစည် သဏ္ဌာန်ဖြစ်ပေါ် အောင်ပြုလုပ်ပေးရသည်။ ဟားစည်ပုံသဏ္ဌာန်ဖြစ်ပေါ်လာသောအခါ အရိပ် အောက်တွင် ခြောက်သွေးသည်အထိထားပါ။ ပျားဖယောင်းချပ်များကို ချိန်တွယ် ပြီး၊ ထိုများဖယောင်းချပ်များကို ပုံဖော်ရှုံးစွာ စေးမြေပေါ်တွင် အချပ်လိုက်ကပ်ပါ။ ထို နောက်၊ ဖား၊ ဆင်နှင့် အခြားသောရှင်ပုံများကို ဆုံးလည်ငယ်များပေါ်တွင် သွန်းလုပ်ပါ။ ငင်းရပ်ပုံများအားလုံးသည် ဟားစည်ထက်တွင်ကပ်ရန်ဖြစ်သည်။ ရပ်ပုံများကပ်ပြီးသောအခါ အပေါ်တွင်ရှုံးဖြင့်ပုံးအပ်ပါ။ အထက်ပါဆင့်များပြီးဆုံးသော အခါတွင် ဟားစည်သွန်းလုပ်ရန်ပုံးတူပြုလုပ်ပြီးစီးပြီဖြစ်ပါသည်။

ဟားစည်ပုံတူ၏ ထောင့်လေးထောင့်တွင်ကြေးသွန်းရန်အတွက် အပေါက်ငယ် င ပေါက်ထားရှုပါ။ အောက်ပိုင်းရှုံးအပေါက်ငယ်သည် ပျားဖယောင်းများဖျော်အရည် ပျော်ဝင်စီးထွက်သွားစေရန်အတွက်ဖြစ်သည်။ ဟားစည်ပုံတူကို ဖိုသွင်း၍မြို့ဗိုလ်ပါတ်ပါ။ ပျားဖယောင်းများ အရည်ပျော်စီးဆင်းသွားပြီးပါက၊ ဟားစည်ပုံတူကို ဖိုတွင်းမှ ထုတ်ယူ၍ သံရည်ပူကျိုးသော နေရာအနီးတွင်ထားပါ။ သံရည်ပူကိုသွန်းထည့်



သောအခါ ပထမအကြိမ်တွင် ဟားစည်၏နှစ်ခမ်းဝနှင့်တေားဘက် နှစ်လက်မခန့် အထိသာသွန်းလောင်းပါ။ ဒုတိယအကြိမ်သွန်းသောအခါ မှဖေားစည်တစ်ခုလုံး အပြည့်သွန်းလောင်းရမည်ဖြစ်သည်။ သံရည်များအေးသွားသောအခါတွင် အသံသာယာခြင်းရှိစေရန် ဟားစည်၏မျက်နှာပြင်ကို ပါးအောင်ပြုလုပ်ရမည်ဖြစ်သည်။ ထိုသို့ပါးအောင်ပြုလုပ်ရန်အတွက် ကွဲမီးကျင်သူများဖြစ်ရန်လိုအပ်သည်။ ဟားစည်မျက်နှာပြင်ပါးအောင်ပြုလုပ်ရဘုတွင် ဟားစည်၏အတွင်းပိုင်းမှနေ၍ မျက်နှာပြင်ပါးလွှာအောင်ခြစ်ထုတ်ရခြင်းဖြစ်ပါသည်။

ရှစ်ချက်အမ်ကိုလာ၏ "The Karen Bronze Drum Of Burma" တွင် ၁၉၇၄ ခုနှစ်တွင် မန္တ လေးတိုင်းအတွင်းရှိ ဟားစည်သွန်းလုပ်ရာ နေရာတစ်ခုသို့ ငြင်းကိုယ်တိုင်သွားရောက်ခဲ့ပြီး အသေးစိတ်ကိုဤသို့ဖော်ပြခဲ့သည်။ ထိုနေရာတွင် ပမာအမျိုးသားတစ်ဦးက ငြင်းကိုဖေားစည်သွန်းလုပ်ပုံအဆင့်ဆင့်ကိုပြသခဲ့ရာ အထက်တွင် “စကော့” ဖော်ပြခဲ့သည့်အတိုင်းပင်ဖြစ်သည်။ ဟားစည်သွန်းလုပ်ခြင်းနှင့် ပတ်သက်၍မေးမြန်းသောအခါတွင် ငြင်းပမာအမျိုးသားက ဟားစည်သွန်းလုပ်ခြင်းအတတ်ကို ကရင်အမျိုးသားများထံမှ တတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကရင့်ဟားစည်သွန်းလုပ်ပုံအဆင့်ဆင့်တို့ကိုပါ သွန်းလုပ်ပြခဲ့ကြောင်း ရှစ်ချက်အမ်ကိုလာကဆိုသည်။ ငြင်းဟားစည်သွန်းလုပ်ခြင်းအတတ် နှင့်ပတ်သက်၍ ရက်သွေး ပေါ်ခဲန့်လေ့လာမှုပြခဲ့ကြောင်းဆို၏။ ထိုကာလအတွင်း၊ ရှစ်ချက်အမ်ကိုလာ၏လေ့လာမှုတ်သားမှုအဆင့်ဆင့်မှာ အောက်ဖော်ပြပါအတိုင်းပင်ဖြစ်သည်။

ဟားစည်သွန်းလုပ်ရန်အတွက်ရှုံးစွဲများ

- ဟားစည်သွန်းလုပ်ရန်အတွက် ရှုံးစွဲများစွဲများစည်ပုံစံခွက်ပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုသို့ပုံစံခွက်ပြုလုပ်ရန်အတွက် ရှုံးစွဲနှင့် ဖွူးမှုနှင့်ကိုအသုံးပြုရသည်။ ရှုံးစွဲများအစားမှာလည်း အိုးဖုတ်ရာတွင်သုံးသောရှုံးစွဲများဖြစ်ရမည်။
- ထိုရှုံးစွဲများအတွက် ဆုံးလည်တွင်ခုပေါ်တွင်ထားပြီး ဟားစည်သွောနဖြစ်ပေါ်လာစေ



ရန် လက်ဖြင့်သေချာစွာအချေသတ်ရမည်။

- ဘားစည်သဏ္ဌာန်ဖြစ်ပေါ်လာပြီးနောက် ငြင်းကိုအရိပ်အောက်တွင်သွေ့ခြောက် သည်အထိထားရမည်။ နေလျှန်းခြင်းမပြုရပေ။ နေလျှန်းသောအခါတွင် ဦးမြေး
လျှင်မြန်စွာ သွေ့ခြောက်နိုင်သော်လည်း ဦးမြေးအက်ကွဲသွားတတ်သောကြော
င့်ဖြစ်သည်။
- ဦးမြေဖြင့်ပြုလုပ်ထားသော ဘားစည်ဗုံးခွဲက်သင့်တင့်ရုံမျှ ခြောက်သွားသောအ
ခါ သစ်သားနှစ်ချောင်းကိုယူ၍ ကြောက်ခြောက်သဏ္ဌာန်ပြုလုပ်ပါ။ ငြင်းကြောက်ခြေ
ခတ်အလည်းတည်တည်တွင်ဝင်ရှိးတစ်ခုထည့်သွေ့ဗုံးထားနိုင်ရန်အပေါက်ဖောက်
ထားပါ။ ကြောက်ခြောက်သဏ္ဌာန်အတွင်းသို့ ဝင်ရှိးထည့်သွေ့ဗုံးပြီးသောအခါ ဘား
စည်ဗုံးခွဲက်ကို ဝင်ရှိးအလည်းတည်တည်အာနေအထားဖြင့်ထားရှိပါ။ ဝင်ရှိး၏
အစွမ်းတဖက်တွင် လက်ဖြင့်ကိုင်လှည့်နိုင်ရန် လက်ကိုင်တစ်ခုပြုလုပ်ထားပါ။
ထို့နောက်စားမြှောင်တစ်ချောင်းကိုယူ၍ ဘားစည်ဗုံးခွဲက်သွေ့မွှေ့စေရန်ပြုလုပ်
ပါ။ မျက်နှာပြင်ဆင်တွင် ရှင်ဗုံးများပြုလုပ်သော အခါတွင်လည်း ဝင်ရှိးကိုလှည့်
၍အသုံးပြုသည်။
- သင့်လော်သောဗုံးသဏ္ဌာန်ရရှိပြီးနောက်၊ မြင်းချေးဖြင့်ရောစပ်ထားသောအပါ
ရောင်းရှုံးစေးမြေဖြင့်အပေါ်တွင် ထပ်လျက်ဖုံးအပ် ပေးရမည်ဖြစ်ပါသည်။ ထို့
နောက်နေရိပ်အောက်တွင် ခြောက်သွေ့သည်အထိထားရမည်ဖြစ်သည်။
- ခြောက်သွေ့သွားသောအခါမျက်နှာပြင်တစ်လျှောက်ကို ထမင်းရည်ဖြင့်သုတေ
လိမ်းပေးရသည်။ သို့မှသာ ပျေားဖယောင်းချင်များကပ်သောအခါတွင်ကွာကျမ
သွားမည်ဖြစ်သည်။

ပျေားဖယောင်းများအားပြင်ဆင်ခြင်း

ဒုတိယအဆင့်အနေဖြင့် လုပ်ဆောင်ရန်မှာ ပျေားဖယောင်းအားအသင့်ပြင်ဆင်ခြင်း
ပင်ဖြစ်သည်။

- ရှေးဦးစွာ ပွဲညာက် ဆယ်ပုံတွင်၊ ရေနံ့ ၇ ပုံ၊ စာတ်ဆီ ၄ ပုံ ပြင်ဆင်ထားရှိပါ။
- ပွဲညာက်ကိုမီးအပူပေးပြီးသောအခါတွင် ဖယောင်းရည်ထည့်ပါ။ နောက်ဆုံးတွင်



ဓာတ်ဆီကိုထည့်ရမည်ဖြစ်သည်။ ငြင်းဆီသည် ပျေားဖယောင်းအား ချွဲ့စေးမြေနှင့် စေးကပ်နေစေရန်အတွက်ဖြစ်သည်။ အားလုံးကို သမအောင်မွှေပြီးသောအခါ တွင်ရေအေးဖြင့်လောင်းထည့်ပါ။ ထို့နောက် အေးခဲသွားသောအခါတွင် အချပ် လိုက်ဖြစ်အောင်ပြုလုပ်ပါ။

- အသုံးပြုချိန်ရောက်သောအခါ၊ ပျေားဖယောင်းချပ်အားအပူပေးရှု ဒလိမ့်တုံးဖြင့် လိုမ့်ပေးပါ။ ထိုသို့ပြုလုပ်သောအခါတွင် လက်တွင်စေးကပ်မနေစေရန် ဆပ်ပြာ ရည်နှင့်လက်ကိုသုတေသနများဖြစ်ပါသည်။ ထို့အတူ၊ ပျေားဖယောင်းချပ် အထူး၊ အပါးကိုတပြီးညီဖြစ်အောင် ဂရတ္တနိုက်ပြုလုပ်ရမည်ဖြစ်ပါသည်။
- ပျေားဖယောင်းအချပ်များဖြစ်လာသောအခါတွင် လေးထောင့်ပုံပိုင်းဖြတ်ပြီး၊ ချွဲ့စေးမြေပေါ်တွင် ကပ်ရန်အတွက်ဓာတ်ဆီဖြင့်သုတေသနများပါ။ ထိုပျေားဖယောင်း ချပ်များကိုချိန်တွယ်ပါ။ သို့မှသာသံရည်မည်မှုအသုံးပြုရမည်ကို သိရှိနိုင်မည် ဖြစ်ပါသည်။
- ပျေားဖယောင်းချပ်များကပ်ရန်အတွက် ဖားစည်ပုံစံခွက်နှင့်ပျေားဖယောင်းချပ်များ ကိုအပူပေးပါ။
- ပျေားဖယောင်းချပ်များကို ဖားစည်ပုံစံခွက်ပေါ်တွင်ကပ်ပြီးသောအခါ၊ ပျေားဖယောင်းချပ်ထော်များကို ပျေားပျောင်းသွားအောင် မီးတွင်အပူပေးပြီး၊ အဆက် များတွင်လေမခိုအောင်းနိုင်စေရန်နှင့်မျက်နှာပြင်ချောမွှေ့စေရန်သေချာစွာအ ချောကိုင်ပါ။ ယခုပြုလုပ်သည့်အတိုင်း ဖားစည်သဏ္ဌာန်ဖြစ်ပေါ်လာမည်ကိုသ တိချိပါ။
- အထက်ပါအဆင့်များပြုလုပ်ပြီးစီးပါက၊ ဆင်၊ ဖား၊ ဝါး၊ ငှက်နှင့်အခြားအရုပ် များရေးဆွဲပါ။ ငြင်းရုပ်ပုံများသည် သူ့ပုံစံခွက်နှင့် သူရှိနှိုးပြီးဖြစ်သည်။
- ဖားစည်ပုံစံခွက်အတွင်းရှိတုတ်ချောင်းကိုထုတ်ယူပြီးအပေါက်ငယ်များအတွင်း ချွဲ့စေးမြေဖြင့်ဖြည့်ပါ။ ငြင်းနောက်၊ စက်ပိုင်းပုံပျေားဖယောင်းအချပ်ဖြင့်ဖုံးအုပ်ပြီး၊ ထိုနေရာတွင်နေများအလင်းဖြာနေသောသဏ္ဌာန်ပြုလုပ်ရန်အတွက်ဖြစ်သည်။
- ထို့နောက်ပျေားဖယောင်းချပ်များအတွင်းသုတေသနများဖြင့် သုံးပုံတစ်ပုံခန့် ရှိက်ထည့်ပါ။
- သံရှိက်ပြီးသောအခါ၊ ဖားစည်ပုံစံခွက်တစ်ခုလုံးကို အဝါရောင်ချွဲ့စေးမြေဖြင့်ဖုံး



အုပ်ပါ။

- သံများကိုရှိက်သွင်းခြင်း၏ရည်ရွယ်ချက်မှာ၊ ပျော်များအာရည်ပျော်ဆင်းသွားသောအခါ ရှုံးစေးမြေနှစ်ချပ်ကွာကျမ သွားစေရန်နှင့်သံရည်သွန်းလောင်းရန်အတွက်အပေါက်ငယ်များရရှိရန်ဖြစ်သည်။ ထို့နောက်ဖိုကြီးအတွင်းထည့်ပြီးဖုတ်ရ မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုထို့ဖုတ်ရန်အချိန် ၂၄ နာရီခန်းကြာမြင့်ပါသည်။
- ဖားစည်ပုံစံခွက်ကိုသင့်လျှပ်သောအားချိန်ဖြင့်ဖုတ်ရမည်ဖြစ်ပါသည်။ အလွန်အမင်းအားပေးခြင်း၊ အားချိန်နည်းလွန်းခြင်း မျိုးမဖြစ်စေရပါ။ ထို့မှသာသံရည်ပူသွန်းလောင်းနိုင်မည်ဖြစ်ပါသည်။ ထိုသို့ကောင်းစွာပြုလုပ်နိုင်ရန်အတွက် အတွေ့အကြံရှိသောသူဖြစ်ရပါမည်။ အဘယ်ကြောင့်ဆိုသော ထိုစဉ်အခါကတိုင်းတာရန်ကိုရှိယာများမရှိသောကြောင့်ဖြစ်သည်။

သံရည်ပူအားအဆင်သင့်ပြင်ဆင်ထားခြင်း

ဖားစည်ကိုတွင်းထွက်သွေ့ ၅ မျိုးဖြင့်သွန်းလုပ်သည်ဟုအဆိုရှိသည်။ ငြင်းတို့မှာ ရွှေ၊ ငွေ၊ ကြေား၊ သံနှင့် ခဲတို့ဖြစ်သည်။ ဒေါက်တာမာတင်က – ဖားစည်ကိုဓာတ်ခွဲစမ်းသပ်သောအခါ ကြေားဝါ ၆၂.၂ ရာခိုင်နှုန်း၊ ခ ၁၆.၂ ရာခိုင်နှုန်း၊ သ ၁၁.၂ ရာခိုင်နှုန်းနှင့် သံဖြူ။ ၉၈၈ ရာခိုင်နှုန်းတို့ရှိကြောင်းသိရှိရသည်။ လေ့လာတွေ့ရှိချက်များအရာ၊ ရွှေ၊ နွေ၊ ငွေသွေ့အသံးပြုမှုကို တွေ့ရလေ့မရှိပေ။ ဖားစည်သွန်းလုပ်သောအခါတွင် တိကျသောအမှတ်အသားမရှိခြင်းကြောင့်ဖြစ်သည်။ ဖားစည်အရောင်နှင့်ပတ်သက်၍အချို့မှာအမည်းရောင်၊ နိုညီရောင်၊ မီးနီးရောင်အစရှိသည် ဖြင့်ရှိသောကြောင့် ဖားစည်အတွင်းပါဝင်သော သွေ့အမျိုးအစားနှင့်အချိန်အဆက္ခာခြားမှုအပေါ်တွင်မူတည်၍ကွဲပြားကြောင်းသိမြင်နိုင်သည်။

- ဖားစည်သွန်းလုပ်ခြင်းမပြုဖို့ ရေးဦးစွာဟားစည်ပုံစံခွက်ကိုအားပေးပါ။ ထို့အတူ သံကိုလည်းအရည်ကိုရှိရမည်ဖြစ်သည်။
- ဖားစည်ပုံစံခွက် ပူဇေားလာသောအခါ၊ ငြင်းကိုလစ်လပ်သောနေရာသို့သယ်ဆောင်ပြီး၊ မြေကြီးထဲတွင် ဖားစည်ပုံစံခွက် တဝက်ခန်အနောက်အထိမြှုပ်ထား



ရမည်။

- ချိုင်ရာ၊ ပိုင့်ရာများကိုဖာတေးရန် စိစိတ်သော်လျှော့စွဲစေးမြေအခါးကိုအသင့်ပြင် ဆင်ထားရှိပါ။
- အေးခံမသွားစေရန် ဖားစဉ်တစ်ခုလုံးကိုမြေကြီးဖြင့်ဖွံ့ဗုံးအပ်ထားရမည်ဖြစ်ပါ သည်။
- ထို့နောက်ဖားစဉ်ကိုချိုတ်ဖြင့်ချိုတ်၍ထုတ်ယူပါ။
- သံရည်ပူးမသွားလောင်းမီတွင် ကျွေသားရည်ဖြင့်ဖွံ့ဗုံးအပ်ပါ။ သို့မှသာမီးသွေးမှန် များဖားစဉ်အတွင်းသို့မကျစေရန်ဖြစ်သည်။
- ထို့နောက်သံရည်ပူးများကိုဖားစဉ်အတွင်းသို့သွားထည့်ပါ။
- ရစ်ချက်အမ်ကိုလာက သံရည်ပူးများလောင်းရာတွင် တစ်ကြိမ်ဟုသာဖော်ပြ သော်လည်း၊ စကော့က သံရည်ပူနှစ်ကြိမ်သွားသည်ဟုဖော်ပြုပါရှိသည်။ ပထ မအကြိမ်တွင် ဖားစဉ်မျက်နှာပြင်နှင့်သေးဘက်နှစ်လက်မခန့်အထိသာသွား လုပ်ပြီး ဒုတိယအကြိမ်မှသာအပြည့်သွားလောင်းသည်ဟုဆို၏။
- သံရည်သွားလောင်းပြီးသောအခါ တဖြည်းဖြည်းအပူချိုန်လျော့နည်းသွားစေ ရန်၊ မြေကြီးအတွင်း ရက်အနည်းငယ်ခန့် မြှုပ်ထားရမည်ဖြစ်သည်။
- အပူချိုန်လုံးဝက်းစ်သွားသောအခါ ပေါ်ယုံ့စွဲစေးမြေကိုထဲချေခွာချရမည်ဖြစ် သည်။ ထိုအခါ သွားလုပ်ထားသောဖားစဉ်သည် အဆင်ပြေမပြေကိုတပါ တည်းသိရှိနိုင်မည်ဖြစ်သည်။
- ငြင်းနောက်ဖားစဉ်ကိုသန့်စင်ပါ။ ဖားစဉ်ကိုကြေးဝါရည်ဖြင့်အရောင်ခြောက်ခြင်း ပျိုးပြုလုပ်လေ့မရှိပေါ့။ မူလအတိုင်းအမည်းရောင်အတိုင်းသာ ထားရှိလေ့ ရှိသည်။
- ဖားစဉ်ကိုသန့်စင်ခြင်းအဆင့်ပြီးဆုံးပါက အသံသာယာခြင်းရှိစေရန် ပါးလွှာ အောင်ခြောက်ထဲတို့မြောက်မှနေ၍ခြောက်ထဲတို့ကိုရနိုင်သမျှ စုဆောင်းဖော်ပြုထားခြင်းသာဖြစ်

အထက်ပါအကြောင်းအရာများအားလုံးသည်ဖားစဉ်သွားလုပ်ခြင်းအတတ်နှင့် ဖားစဉ်သွားလုပ်ပုံအဆင့်ဆင့်တို့ကိုရနိုင်သမျှ စုဆောင်းဖော်ပြုထားခြင်းသာဖြစ်



ပြီး၊ ဘားစည်ကိုမည်သို့ သွန်းလုပ်ကြသည်ကို စာဖတ်သူများ နားလည်သော
ပါက်စေရန် အတွက်သာရည်ရှုယ်ပါသည်။ ကိုယ်တိုင်ဟားစည်သွန်းလုပ်ရန်အ
တွက်မူကားလိုအပ်ချက်များရှိနော်းမည်သာဖြစ်သည်။

ဘားစည်သွန်းလုပ်ပုံအဆင့်ဆင့်


(ရစ်ချက်အမိကိုလာဖော်ပြချက်)



၁။ ခုံစေးမြေဖြင့်ဟားစည်ပုံသဏ္ဌာန်ပြလုပ်ပါ။




ဟားစည်နှင့်ကရင်လူမျိုး



၂။ အေက်ခံရှုံးစေးမြေပေါ်တွင် ရှုံးစေးဖြင့်ထပ်မံဖုံးအုပ်ပြီး တွင်ခုံပေါ်တွင်ထားပါ။




၃။ ထို့နောက် ဟားစည်သဏ္ဌာန်ဖြစ်ပေါ်အောင် တွင်ခုံပေါ်တွင် ပုံသွင်းပြုပြင်ပါ။



၄။ ပုံသွင်းပျားဖယောင်းအချပ်ကို နှီး ၂ ချောင်းဖြင့်ကွန်းသစ်
ပျဉ်ပြားပေါ်တွင်လိပ်ယူပါ။



၅။ ပုံသွင်းပျားဖယောင်းအချပ်များကိုချိန်ခွင့်း ချိန်တွယ်ပါ။



၆။ ပုံသွင်းပျေားဖယောင်းအချပ်များကို ရှိစေးဖြင့်ပုံဖော်ထားသောဖားစည်
ပေါ်တွင်အပ်ရှုတင်ပါ။



၇။ ပြီးနောက် ပုံသွင်းပျေားဖယောင်းအချပ်များကို အရည်ဖျော်ပျေားဖယောင်း
အချပ်များဖြင့်ဆက်ပါ။



၈။ ပုံဖော်ပျေားဖယောင်းအချပ်များ၏ အထူအပါးပမာဏကိုတိုင်းတာပါ။



၉။ အကွင်းအစင်းများပုံများထွက်ပေါ်လာအောင် ဆုံးလည်ဖြင့်လှည့်၍
ထုဆစ်ပုံသွင်းပြုပြင်ပါ။



၁၀။ (အထက်မှုအောက်သို့) လေးပုံ
သုံးပုံ၊ ပျားဖယောင်း၊ တစ်ကောင်ပေါ်
တစ်ကောင်ထပ်နှင့်သောဖားပုံ၊ ခဲဖြ့
ပြုလုပ်ထားသောပုံစံခွက်၊ ပုံသွင်းသွန်း
လုပ်ထားသောရှပ်ပုံများ။



၁၂။ အောက်ခံရှုံးစေးမြေပြောက်
သွေးသောအပါ ရှုံးစေးမြေအ
ကြမ်းဖြင့်ကပ်၍ဖုံးအပ်ပါ။

၁၃။ ကြေးသွန်းသူများ ဟားစည်သွန်းလုပ်ရန်
စိုကြိုးပြုလုပ်နေပုံး



၁၄။ ပုံစံခွက်အတွင်း မီးသွေးဖြင့်ဖြည့်ပါ။



၁၅။ ဝါးနှစ်လုံးဖြင့်ဆက်၍၊ ပုံစံခွက်အတွင်းသို့ လေမှုတ်သွင်းပါ။



ဟားစည်နှင့်ကရင်လူမျိုး



၁၆။ ဖိတွင်းမှပြန်ထုတ်ပါ။



၁၇။ ပုံစံခွက်အားထုတ်တန်း၊ သံကြိုး၊ ချိတ်တို့ဖြင့်သေချာ
ကျနစွာကိုင်တွယ်ရွှေ့ပြောင်းပါ။



၁၈။ ပိတ်စဖြင့်ပတ်စည်းထားသောတုတ်ချောင်း
များဖြင့်မျှော်ဆွေစပ်ကိုပုံစံခြက်အတွင်းသို့ သွန်းပါ။



၁၉။ ပုံစံခြက်အားခွဲပါ။



ဟားစည်နှင့်ကရိုင်လူမျိုး



၂၀။ ဖားစည်။ ဘေးတိုက်အနေအထားပုံ။



၂၁။ ဖားစည်။ မျက်နှာပြင်ပုံ။



၂၂။ တားစည်။ ဘားစည်မျက်နှာပြင်ရှိရပ်ပုံများအနုစိတ်ပုံ။



၂၃။ ကရင့်ဖားစည်။ ဘေးဘက်အနေအထားပုံ။



ဟားစည်နှင့်ကရင်လူမိုး




၂၄။ ကရင့်ဖားစည်။ ဘေးဘက်မျာပ်ပုံ
စီခြေယားပုံများအနိတ်ပုံ။

၂၅။ ကရင့်ဖားစည်မျက်နှာပြင်ရှိ
ရပ်ပုံများစီခြေယားပုံများအနိ
တ်ပုံ။



၂၆။ ကရင့်ဖားစည်မျက်နှာပြင်
ပိုင်းပုံ။

၂၇။ ဖားစည်၏ဘေးတိုက်အနေအ
ထားပုံ။



၂၈။ ဟားစည်၏ဘေးဘက်ရှိ
အနုစိတ်စီခြယ်ထားပုံ။



၂၉။ ဟားစည်၏ဘေးဘက်အနုစိတ်
စီခြယ်ထားပုံ။



၃၀။ ဟားစည်၏ဘေးဘက်အနုစိတ်
စီခြယ်ထားပုံ။




၃၁။ ဟားစည်၏ဘေးဘက်အနုစိတ်
စီခြယ်ထားပုံ။



ဟားစည်နှင့်ကရိုင်ပူဗီး



၃၂။ ဖားစည်၏ဘေးတိုက်အနေ
အထေား။



၃၃။ ဖားစည်၏ဘေးဘက်အနဲ့
စိတ်စီခြယ်ထားပုံ။



၃၄။ ဖားစည်၏ဘေးဘက်အနဲ့
စိတ်စီခြယ်ထားပုံ။



၃၅။ ဖားစည်၏ဘေးဘက်အနဲ့
စိတ်စီခြယ်ထားပုံ။



၃၆။ ဖားစည်၏ဘေးဘက်အနှစ်တိ
စီခြုံထားပုံ။



၃၇။ ဖားစည်၏ဘေးဘက်အနှစ်တိ
စီခြုံထားပုံ။



၃၈။ ဖားစည်ပုံ။



၃၉။ ဖားစည်၏ဘေးဘက်အနှစ်တိ
စီခြုံထားပုံ။



၂၁၅ အားစည်သွန်းလုပ်ရာနေရာများ

ကွယ်ကလူကရင်သတင်းဌာနဝတ်ဆိုက်စာမျက်နှာတွင် စာရေးသူ တီးနိုးကဟား စည်သွန်းလုပ်ရာနေရာ င ခရီ ကြောင်းအောက်ပါအတိုင်းဖော်ပြထားသည်။ ဖား စည်သွန်းလုပ်ရာပထမနေရာမှာ ကရင်လူမျိုးများနေထိုင်လာခဲ့သော မွန်ရိုးလီး ယား၊ တရုတ်၊ တိဘက်နှင့်ယူနှစ်ပြည်နယ်တို့တွင်ဖြစ်သည်။ ငြင်းမှတဆင့်မြန်မာ ပြည်အတွင်းသို့ အဆင့်ဆင့်ပြောင်းရွှေ့နေထိုင်လာခဲ့ကြစဉ်က လက်မှုအတတ်ပ ညာရှင်များဖြစ်သော ယူနှင့် စွာလူမျိုးများသည်လည်းအတူလိုက်ပါလာခဲ့ကြလေ သည်။ ထိုယူနှင့်စွာလူမျိုးများသည် ကဝါပြည် (ယခုအခါး“၁”ပြည်) ထို့ရောက် သောအခါ သံနှင့်ကြေးသတ္တုပြောက်များစွာတွေ့ရှုရသောကြောင့် ထိုဒေသမှာပင် ဖားစည်များကိစ်စတင်သွန်းလုပ်ကြလေသည်။ ထို့ကြောင့်ဖားစည်သွန်းလုပ်ရာအ စောဆုံးဒေသမှာ “၁”ပြည်ဟု ယူဆရလေသည်။

အထက်ဖော်ပြပါ ကပါပြည့်နှင့်စွာလူမျိုးများနှင့်ပတ်သက်၍ ရစ်ချက်အမောင်ကိုလာ၏ စာအုပ်တွင်၏ မာရှယ်က “ကဝါနှင့် စွာလူ မျိုးများသည်ရေးအခါကမြန်မာပြည် နှင့်ယူနစ်နယ်ထဲ၌နေထိုင်ခဲ့ကြသော “၀” လူမျိုးများဖြစ်ဟန္တုသည်ဟုဖော်ပြခဲ့သည်။ ထိုအပြင်၊ ဖူးတောအူးကလည်း ရှုံးအခါကကရင်လူမျိုးများသည် မူးစိုးအောင် သမုဒ္ဒန်အခြားအောင်များသို့ ရွှေ့ပြောင်းနေထိုင်ခဲ့စဉ်ကပင် ဘားစည်သွေးနှင့်လုပ်တတ်သော ယူလူမျိုးများသည် သံနှင့်ကြေးသွေးများရှိရာ “၀” ပြည့်နယ်အတွင်းနေထိုင်ပြီးဘားစည်နှင့်မောင်းများသွေးနှင့်လုပ်ခဲ့ကြသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဖူးတောအူးရေးစိုးသို့ သေားကဗျာလက်ာ အား ရစ်ချက်အမောင်ကိုလာ၏စောအုပ်ထဲတွင်အောက်ပါအတိုင်းတော့ရှိရသည်။

“ကျို့ယူးများနှင့်အောင်ခြုံခြင်း
ယူးများယူးခြင်းကောင်းသူ
ကျို့ကတ်များနှင့်အောင်ခြုံခြင်း
ကတ်များကတ်များခြင်းကောင်းသူ
ကျို့ရှင်းဝွေးများနှင့်အောင်ခြုံခြင်း



ရှိုံးစွဲမှတ်ခိုးရှိုံးစွဲမှတ်ခိုး
ပုံးပါးအတွက်မြတ်ဖော်ဖို့
မှတ်ခိုးမှတ်ခိုးသားပုံးပါးမှတ်ခိုးသား ...”

မြန်မာလိုအသံထွက်အားဖြင့်

“ကလိုယူမူဖွေ့ကလိုယူခါး
ယူမူ ယူခွဲးကိုးပဲဒါ
ကလိုကဝါမူဖွေ့ ကလိုကဝါခွါး
ကဝါမူ၊ ကဝါခွါးကိုးပဲဒါ
ကလိုရဝေမူဖွေ့ ကလိုရဝေခွါး
ရဝေမူဖွေ့ ရဝေခွါးမာ့တော်ဒါ
ပဂ္ဂိုလိုးကိုးကလိုဖွှဲ့
မေလေ့မာယူသုံးပွားဟောလယ်သူ” ဟူ၍ဖြစ်လေသည်။

ဘားစည်သွန်းလုပ်ရာ ဒုတိယနေရာမှာ သောသီခို့တောင်ခြေတွင်ဖြစ်သည်။ ထိုနေရာတွင် ဖူးမောင်တော်ကဗားစည်လေးလုံးဖြစ်သော ဂေါ်ကြီးထူး၊ ဂေါ်ကြီးစေး၊ ဂေါ်ဘောယ်ဖောနှင့်ဂေါ်ဝါးပေါ့ကူးစေးတို့အား ဖူးထောနာသဲထံမှုရရှိခဲ့သောနေရာ ဖြစ်သည်။ ဖူးထောနာသဲမှာ ဘားစည်သွန်းလုပ်သူဖြစ်သောကြောင့် ထိုနေရာ၌ပင် ဘားစည်သွန်းလုပ်ခဲ့သည်ဟုယူဆရသည်။

ဘားစည်သွန်းလုပ်ရာ တတိယနေရာမှာ ဖူးထောနာသဲရဲနှင့်သူ၏မိသားစုဝင်များ သောသီတောင်ခြေမှ အရှေ့အရပ်ထို့ဆက် လက်ထွက်ခွဲလာခဲ့ကြပြီး ကော်မူယူ (ယခုအကျိုး – ထိုင်နိုင်ငံ၊ မပုံးစံရိုးယန်းအရပ်) ၌အခြေခြနေထိုင်ခဲ့ကြသည်။ ထိုအရပ်၌ဖူးထောနာသဲသည် သူ၏သား၊ သမီးများအား ဘားစည်သွန်းလုပ်ခြင်းအ တတ်ကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့သည်ဟုအဆိုရှိသည်။

ဘားစည်သွန်းလုပ်ရာ စတုထွေနေရာမှာ ကယားပြည်နယ်၊ ထိုးသောကလအရပ် တွင်ဖြစ်သည်။ ထိုအရပ်တွင်ဘားစည်သွန်း လုပ်သူများမှာ ယူနှင့်စွာလူမျိုးများမှ ဟုတ်တော့ပေါ့၊ ရှမ်းကရင်လူမျိုးများသာဖြစ်ကြသည်။ တိုးနိုးရေးသားသောကရင့်



ဟားစည်အကြောင်းတွင် အကိုလိပ်အစိုးရလက်ထက်တွင်ဖူးသဲနီက ယူးဘူးမှုအား ငြင်းငယ်စဉ်က ကယားပြည်နယ်၊ ထိုးဘောကလအပေါ်တွင်သစ်လုပ်ငန်းထုတ်လုပ် ရေးတွင်သွားရောက်လုပ်ကိုင်ခဲ့ပြီး ထိုအေသတွင် ဟားစည်သွန်းလုပ်သူအမြောက် အများကိုတွေ့ရှိရကြောင်းနှင့် မြန်မာနိုင်ငံသည်အကိုလိပ်ကိုလိန့်လက်တွင်းသို့ကျ ရောက်ခဲ့သော ၁၈၈၅ ခုနှစ်နောက်ပိုင်းတွင်ဟားစည်သွန်းလုပ်သောထိုအရပ်သည် လည်း ပျက်စီးပျောက်ကွယ်သွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ထိုအရပ် သည် ဟားစည်သွန်းလုပ်ရာ နောက်ဆုံးနေရာဖြစ်နိုင်သည်ဟုလည်းယူဆရပေ သည်။

သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက “ဟားစည်သွန်းလုပ်ရာနေရာအမြောက် အများရှိနိုင်သော်လည်း ကယားပြည်နယ်၊ နွေးဒေါင် (ငွေတောင်) မြို့က ပန်းဘဲဖို တစ်ခုတည်းသာမှတ်တမ်းဝင်ပါတယ်။ ကျွန်တာတွေရှာမရသေးပါ။ ကရင်ဟားစည် လို့ဆိုပေမယ့် တစ်ကယ်တန်းဖန်တီးသူ လက်မှုပညာရှင်တွေဟာ ရှမ်းတွေဖြစ်ပါ တယ်။” ဟုဆိုသည်။ ငြင်းမှုဆက်လက်၍ “၁၈၂၀ ဝန်းကျင်လောက်ကစြိုးရမ်း လက်မှုပညာရှင်တွေဟာ နွေးဒေါင် (ငွေတောင်) မြို့မှာလာရောက်အခြေဆိုကိုနေ ထိုင် ကာဟားစည်သွန်းလုပ်တဲ့လုပ်ငန်းကိုလုပ်ကိုင်ခဲ့ရာတစ်မြို့လုံးမီးလောင်ပြာကျ သွားတဲ့ ၁၈၃၉ ခုနှစ်အထိဖြစ်ပါတယ်။” ဖော်ပြခဲ့ပြီး၊ နော်ကျွေးတီးက ဟားစည်အကြောင်းနှင့်ပတ်သက်၍ မျက်မှာက်ကာလတွင် ဟားစည်ကို ကယားပြည်နယ်၊ ငွေတောင်မြို့တွင်အများဆုံးတွေ့ရှိသည်ဟုဆိုသည်။



၂၁၆ ဘားစည်ကြန်အင်လက္ခဏာနှင့် အဓိပ္ပာယ်များ

ဟားစည်ထက်တွင် ကရင်လူများတို့၏ မူလသူတဲ့၊ ရိုးရာအစဉ်အလား၊ ယဉ်ကျေးမှု၊ အသက်မွေးဝမ်းကြောင်းမှု အစရိတ်သည်တို့ကို ရပ်ပုံအမှတ်အသားများဖြင့်ဖော်ပြထားသည်ကိုတွေ့မြင်နိုင်သည်။ ဘားစည်၏မျက်နှာပြင်ထက်ရှိထပ်လျှက်ရှိသော ဟားအရေအတွက်ကိုသာမှတ်ည်၍ သတ်မှတ်သည်။ ဥပမာ။ ။ ဘားစည်၏မျက်နှာပြင်ထက်တွင် ဟားလေးကောင်ရှိပါက ငြင်းကို ဟားတစ်ကောင်ဖားစည်ဟုခေါ်ပေါ်ပြီး၊ ငြင်းဖားလေးကောင်ထက်တွင် အခြားဖားလေးကောင်ထပ်လျှက်တည်ရှိပါက ငြင်းကို ဟားနှစ်ကောင်ထပ်ဖားစည်ဟုခေါ်သည်။ ဟားစည်များကိုတစ်ကောင်ဟားစည်၊ ဟားနှစ်ကောင်ထပ်ဖားစည်နှင့် ဟားသုံးကောင်ထပ်ဖားစည်ဟု၍ အမျိုးအစားသုံးမျိုးရှိပေါ်သည်။ ဟားစည်သည်မျက်နှာပြင်တစ်ဖက်ပိတ်အနေအထားဖြင့် ဆလင်ဒါပုံတည်ရှိပေါ်သည်။ ဟားစည်၏မျက်နှာပြင်အလယ်တည့်တည့်တွင် နေမင်းအလင်းရောင်သွောနဖြာထွက်နေသော အသံလှိုင်းတို့အား တုန်ခဲစေနိုင်သော အမှတ်အသားများပါရှိသည်။ ရောင်ခြည်မှာ (၆) သွယ်မှ (၁၂) သွယ်အထိရှိပြီး၊ အချို့တွင်မှာ (၈) သွယ်အထိပါရှိသည်။ ရောင်ခြည်ဖြာသန်းနေသည့်အပေါ်ပေါက်တွင် စက်ရိုင်းအရှစ်များပါရှိသည်။ စက်ရိုင်းအရှစ်များ မှာ (၆) ခုမှ (၉) ခုအထိရှိသည်။ စက်ရိုင်းတစ်ခုနှင့်တစ်ခုကြားတွင် ဆင်၊ ယဉ်နှင့် ဟားပြေတ်၊ ငါး၊ ငါ်ရုပ်အပြင် ပန်းပွင့်အရပ်များနှင့် အခြားသောရပ်ပုံများဖြင့် ပုံဖော်အလုဆင်ထားသည်။ အချို့တွင်ယက်ကန်း၊ ချုပ်ငင်သောရပ်ပုံများအပြင်အခြားသော ကရင့်လက်မှုပညာ များကိုလည်းပုံဖော်ခြယ်သထားသည်ကိုတွေ့မြင်နိုင်သည်။ အချို့ဖားစည်များတွင် ဟားနှစ်ကောင်ထပ်သွောန်း၊ ဟားသုံးကောင်ထပ်သွောန်းတို့လည်းရှိပေါ်သည်။ အချို့ဖားစည်များတွင်ဖားများ မျက်နှာချင်းဆိုင်အနေအထားဖြင့်ရှိပြီး ရပ်ပုံများနှင့်ငြင်းတို့၏အနေအထားအားလုံးတို့တွင် အဓိပ္ပာယ်ကိုယ်စိုက်သည်။

ဟားစည်ထက်တွင်ရေးဆွဲထားသောရပ်ပုံများနှင့်ပတ်သက်၍ ဟားစည်အကြောင်းလေ့လာသူများ၏ရေးသားဖော်ပြချက်များ မှာနေရာအသာလိုက်အဓိပ္ပာယ်ဖွဲ့စို့မှုအနည်းငယ်ကွဲပြားမှုရှိသော်ငြားလည်း အားလုံးလိုလိုမှာ အတူတူပုပ်ဖြစ်သည်။



ဘားစည်ထက်ရှိရှင်ပုံများနှင့် ငင်းတို့၏အမိဘာယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

နေဝန်း - ဖြောင့်မတ်ခြင်း၊ ဘုရား၊ ဘုရားမျက်မှုံးကိုတော်၊ ရိုးသားပွင့်လင်းခြင်း။

ဘားပြုတ် - ကရင်လူမျိုး၊ ကရင်အမှတ်အသား။

ဆင် - ဖျက်ဆီးခြင်း၊ မကောင်းမသင့်သောအရာ။

ဘဲ - အကိုလိပ်လူမျိုး။

ဗျိုင်း - အကိုလိပ်လူမျိုး။

ချိုးငှက် - ကရင်အမျိုးသမီးများအကိုးလည်ပင်းအား အလုဆင်၍လည်ဆွဲတန်ဆာဆင်ထားခြင်း။

ရစ် - ကရင်အမျိုးသမီး ဖဲပုတီးများဖြင့်အလုဆင်ထားသောကရင့်သင်တိုင်းအကိုးကိုဆင်မြေားထားခြင်း။

ရစ်ငှက်အဖိုး - ကရင်အမျိုးသား ဖဲပုတီးများဖြင့်စီခြေထားသောသင်တိုင်းအကိုးနှင့်အမွှေးဖွားများရှိသောခေါင်းပေါင်းကိုဆင်မြန်းထားခြင်း။

အော်ရောင့်ငှက် - ကရင်အမျိုးသား၊ အမျိုးသမီး ဖဲပုတီးများဖြင့်စီခြေထားသောသင်တိုင်းကိုဝေါ်ဆင်ပြီး ခေါင်းပေါင်းကိုဆင်မြန်းထားခြင်း။

ငှက်တော် - စကားကြွယ်ခြင်း။

ငှက်မင်းသား - ပြည့်ရှင်မင်း။

ယုန် - ပညာတတ်၍ စကားအရာ၌လိမ္မာသူ။

ကြက် - ဖျက်လိုဖျက်ဆီးပြုတတ်သူ။

မိကျောင်း နာဂါး၊ ရှုံး၊ ကြိုးကြာ ငွေးတာ ခြေသံး၊ မြို့၊ တို့သည် အဖျက်အမှာ့င့်တို့ကိုဖော်ပြသောအရာများဖြစ်သည်။ (ငင်းတို့ကို ဘားစည်တိုင်းတွင်တွေ့မြင်ရလေ့မရှိပေါ့)


ဝါး - ကရင့်အသက်မွှေးဝမ်းကြောင်းမှု။

ရက်လုပ်ခြင်း - ဝါးနှီးဖြင့်ယက်လုပ်ခြင်း၊ ကြိမ်ဖြင့်ယက်လုပ်မျိုးမျိုးအစရှိသည်ဖြင့်ကရင်အမျိုးသားများ၏လက်မှုအ တတ်ပညာများ။

ရက်ကန်း - ရက်ကန်းရက်လုပ်ခြင်း၊ အဝတ်အထည်များရက်လုပ်ခြင်းအစရှိသောကရင်အမျိုးသမီးများ၏လက်မှုအတတ်ပညာများ။



ဖားစည်အမျိုးအစားတရီးနှင့်ယင်းတို့၏မျက်နှာပြင်ပေါ်တွင်ရှိသော
အမှတ်အသားတရီး




ဖားစည်မျက်နှာပြင် ၁



ဖားစည်မျက်နှာပြင် ၂



ဖားစည်မျက်နှာပြင် ၃



ဖားစည်မျက်နှာပြင် ၄




ဟားစည်နှင့်ကရင်ပူးမိုး



ဘားစည်မျက်နှာပြင် ၅



ဘားစည်မျက်နှာပြင် ၆



ဘားစည်မျက်နှာပြင် ၇




ဘားစည်မျက်နှာပြင် ၈




ဟားစည်မျက်နှာပြင် ၉



ဟားစည်မျက်နှာပြင် ၁၀



ဟားစည်မျက်နှာပြင် ၁၁



ဟားစည်မျက်နှာပြင် ၁၂




ဟားစည်နှင့်ကရင်ပူးမိုး



ဟားစည်မျက်နှာပြင် ၁၃



ဟားစည်မျက်နှာပြင် ၁၄



ဟားစည်မျက်နှာပြင် ၁၅



ဟားစည်မျက်နှာပြင် ၁၆



ဟားစည်မျက်နှာပြင် ၁၇



ဟားစည်မျက်နှာပြင် ၁၈

ဟားစည်သည်ကရင်လူမျိုးတို့၏လူနေမှာဘဝ (၂) မျိုးကိုဖော်ဆောင်ထားသည်ဟူ၍
လည်းအဆိုရှိသည်။ ငြင်းတို့မှာအောက်ပါ အတိုင်းဖြစ်သည်။



(၁) ဟားလေးကောင်သည် ဟားစည်မျက်နှာပြင်ပေါ်တွင် လက်ပဲရန်တစ်ကောင်
နောက်တစ်ကောင်လိုက်သွားနေပြီး ဆင်ကြီးတစ်ကောင်ထွက်ပြေးကာ ချေးတံ့
တတုံးစွန်းထားသည်။ ဤဖားစည်အမျိုးအစားမှာ စည်းလုံးညီညွတ်ခြင်း၊ မေတ္တာ
ထားခြင်း၊ ဖြောင့်မတ်ခြင်း၊ စာရိတ္ထကောင်းခြင်းတို့၏ အစွမ်းသတ္တိကြောင့် မ



ကောင်းဆုံးပါးကိုကိုယ်စားပြုသောဆင်ကြီးကရင်မဆိုင်ရဲဘဲထွက်ပြေးပြီးချေးတုံးတတုံးပင်ထွက်ကျကျွန် ခဲ့ရခြင်း ကိုသရုပ်ဖော် ထားခွင့်ဖြစ်သည်။



(J) ພາ:ເລະ:ເກົວດັກ ອາລູ້:ຫາ:ຕົ້ນເກົວດັກທີ່ກິງເກົງວຸບື້:ຫາ:ໝົງ ລັກປ່າດ
ຕົ້ນເກົວດັກນຸ້ນຕົ້ນເກົວດັກລົງກິນຢູ່ປີ: ຂົນຕົ້ນທີ່ກິງເກົວດັກດູກນີ້ເປັນກາງເງື່ອ:
ຕົ້ນທີ່ກິງເກົວດັກຢູ່ຫາ:ວ່ານີ້|| (ຫາ:ຝົ່າທິດພົມ) ຊຸດຍໍາຍໜາ:ທ່ານຍ່ານ ຂະດີ:ສົ່ງວິວະ:ມູວະ:ຕົ້ນ
ຊົງເຮັດວຽກເວົາມຸລົມ:ມະນຸ້ນ ບິວວຸດໆມູວະ:ເວາ:ວິວາ:ກົດົງົດົງການໜີ້ສິນ:ບັດ:ມູ ກິ່ງເຜີຍ
ຢູ່ນີ້:ຫາ:ວ່ານີ້|| ຕິ່ງເກົງວຸດັກລຳນີ້: ພາ:ຕົ້ນເກົວດັກອາລູ້:ຫາ:ຕົ້ນເກົວດັກກິ່ງ
ເກົງວຸບື້:ຫາ:ອືນ:ຝູ້:ພູ້:ວ່ານີ້|| ຕິ່ງເກົງວຸດັກ ມເກົວດັກ:ສິ່ງ:ເປັນກິງເກົວດັກກິ່ງ
ເກົງວຸດັກສິ່ງກາດກິນເປັນກິງເກົງວຸດັກປີ: ເງື່ອ:ຕົ້ນ:ຫາ:ຕົ້ນ:ສິ່ງດູກນີ້ກິງເກົງວຸດັກວ່ານີ້||



(၃) ဖားလေးကောင်က အခြားဖားနှစ်ကောင်စီကိုကျော်ပိုးထားရှု လက်ပဲရှစ်တောင်နောက်တကောင်လိုက်သွားပြီး ဆင်ကြီးသုံးကောင်ထွက်ပြေးသွားကာ ချေးတုံးသုံးတုံးစွန့်ထားသည်။ (ဖားသုံးထပ်)

တတိယေားစဉ်အမျိုးအစားသည် အကောင်းဆုံးသောသင်ခန်းစာကိုပေးထားသည်။ အောက်ဆုံးဟာသည် အကောင်အကြီးဆုံးဖြစ်၍ကုန်ဟားနစ်ကောင်ကို



ကျော်ပိုးထားသည်။ အပေါ်ခုံးဖားသည် အလယ်ဖားထက်အနည်းငယ်သေးသည်။ ကြီးသောသုက္ကတယ်သောသူအားကူညီဖေးမှခြင်းကိုဖော်ဆုန်းထားခြင်းဖြစ်သည်။ ထို့ကြောင့်ဆင်ကြီးသုံးကောင်လုံးကြောက်ရွှေခြင်း များစွာဖြင့်ထွက်ပြေးရပြီးချေးတုံးတတုံးစီထွက်ကျကျနှစ်ခဲ့သည်။

(၄) ဖားလေးကောင်သည် အထက်အောက်မျက်နှာချင်းဆိုင်လျှက် ဆင်ကြီးတစ်ကောင်မကြောက်မရှုံးဘဲ တက်လာသည်။

(၅) ဖားလေးကောင်သည် အထက်အောက်မျက်နှာချင်းဆိုင်လျှက် ဆင်ကြီးနစ်ကောင်မကြောက်မရှုံးဘဲတက်လာသည်။

(၆) ဖားလေးကောင်နှင့်ဆင်ကြီးလေးကောင်တို့သည် အသီးသီးလက်ဝရ်တစ်ကောင်နောက်တစ်ကောင်လိုက်နေကြသည်။

စတုတ္ထ၊ ပစ္စမ၊ ဆင့်မ၊ ဖားစည်များမှာမူကား ဆန့်ကျင်ဘက်၊ ညီညွတ်မှုမရှိသည် သဘောကိုဖော်ပြ လျှက်ရှိသည်။ ဖားများသည်အချင်းချင်းမျက်နှာချင်းဆိုင်ရန် စောင်သည့်သက်တဖြစ်သောကြောင့် အချင်းချင်းမေတ္တာ ခေါင်းပါးလာသည့် အတိတိနိမိတ်ကိုဖော်ပြလျှက်ရှိသည်။ စည်းလုံးညီညွတ်မှုမရှိသည့်အခါ မကောင်းဆိုးဝါးကိုကိုယ်စားပြုသောဆင်ကြီးများလာရောက်ဖျက်ဆီးရန် ဦးတည်လာသည် ကိုတွေ့ရသည်။

(၇) ဖားစည်မျက်နှာပြင်ပေါ်တွင်ဖားလေးကောင်ပျောက်ကွယ်သွားပြီး ဆင်ကြီးလေးကောင်သာကျနှစ်၍တစ်ကောင်နောက်တစ်ကောင်လိုက်နေကြသည်။ ဤဖားစည်အမျိုးအစားတွင်ဖားများလုံးဝပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါးများသာ မင်းမူနေသည်ကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ထို့အပြင်ဖားစည်မျက်နှာပြင်ပေါ်ရှိဖားများပြုပြုရှင်သည်ထူးဆန်းနက်နဲ့သောအမိပ္ပါယ်ရှိသည်ဟုယူဆကြပါသည်။ ဖားပြုသည်ဖားဘုရင်လည်းဖြစ်၊ သူတပါးကိုရန်မူလေ့မရှိ၊ ရန်ဖြစ်းသည့်သွေးဝါဖြစ်ပြီး ရန်မူလာသောသတ္တဝါများအား ငြင်း၏အရေခွဲထဲမှ ထွက်လာသောအတေးများကို



သေစေသောသွှေ့ထူးများသူ့တွင်ရှိသည်။

ဟားပြုပိတ္ထုသည်ရန်မှုခြင်းမရှိဘဲ သဘာဝစိတ်နေသဘာထားအရရှိးသားပြီးအရေးအကြောင်းနှင့်ကြံလာရင်လည်းခံနိုင်ရည်ကောင်းခြင်းတို့ကိုပေါ်ကာ ကရင်လူမျိုးတို့၏ရှိုးသားဖြူစောင်ပြီးအေးချမ်းစွာနေထိုင်လိုသောစရိတ်ရှိခြင်းများကို နှိုင်းယုံ့ထားခြင်းဖြစ်ကြောင်းတွေ့ရပါသည်။ မြွှေ့ဆိုး၊ မြွှေ့ဟောက်များသည်သူ့အားရန်မှုခြင်းမပြုနိုင်ပေါ်

ဟားပြုပိများသည် လွန်စွာအဆိုပြင်းလှပြီး သစ္စာတည်သည်ဟု ယုံကြည်ကသည်။ ဟားပြုပိအော်လျှင်မလွှာမသွေ့မှုးရွှေသွေ့နှင့်လျှော့ရှိသည်။ ထို့အပြင် ငြင်း၏ဥနှင့်ကလေးတို့ကိုပြန်ချုပ်မစားပေါ် ဟားပြုပိ၏အရေခွဲ့ကိုစားမိလျှင် မူးဝေအော့အနိုင်ပြီးသေဆုံးနိုင်သည်။ ဟားပြုပိအရေခွဲ့သည်ဆေးဖက်ဝင်လှပပေသည်။ ယားနား၊ ပွေးမီးလောင်နာအစရှိသော အပြေားရောဂါများအပြုပိ၊ ကင်းခြေများကိုကိုယ်ခံရပါက မည်သည့်ဆေးမှုမလိုဘဲ ဟားပြုပိအရေခွဲ့ဖြုံးအုပ်ပေးလိုက်ပါက တစ်ကာတာအခါနကာလအတွင်းတွင် မီးထဲသို့ရေများလောင်းချလိုက်သကဲ့သို့လျှင်မြန်စွာသက်သာပေါ်က်ကင်းစောင်းစောင်းသောအာနိသင်ထူးပါရှိသည်။ ဟားစည်ထက်ရှိရပ်ပုံများကိုကြည့်ရခြင်းအားဖြင့် ဟားစည်အမျိုးအစားနှင့် ကြန်အင်စုံ၊ မစုံကိုခွဲခြားသိရှိနိုင်ပါသည်။



၂၁။ ကရင့်ဖားစည်အမျိုးမျိုး

ဟားစည်ကိုပုံသဏ္ဌာန်အမျိုးမျိုးဖြင့်ခွဲခြားတွေ့ရှိရမည်ဖြစ်သော်လည်း အသုံးပြုမှု
အပေါ်မူတည်၍ အောက်ပါအတိုင်းခွဲခြားနိုင်ပါသည်။



ဟားစည်အထိုးနှင့်အမ

ဟားစည်အထိုးနှင့်အမကို ဟားစည်ကိုပုံသဏ္ဌာန်အပေါ်မူတည်၍ ခွဲခြားသိရှိနိုင်ပါ
သည်။ ဟားစည်အမသည်ကြိတ်ဆုံကဲ့သို့ ပုပြတ်ပြတ်သဏ္ဌာန်ရှိသည်။ ဟားစည်အ
ထိုးသည်ဆလင်ဒါကဲ့သို့ပိန်သွယ်သွယ်သဏ္ဌာန်ရှိသည်။

မက်လာဖားစည်နှင့်အမက်လာဖားစည်

မက်လာဖားစည်နှင့်အမက်လာဖားစည်ကိုအသုံးပြုမှုအပေါ်မူတည်၍ခွဲခြားသည်။
ဟားစည်ကိုအိမ်နှင့်အိမ်ပတ်ဝန်းကျင်၌ ထားသောအခါ အိမ်သူအိမ်သားများအား
လုံးကျင်းမာပျော်ရွင်၍ အလုပ်အကိုင်အောင်မြင်ခြင်း၊ အခွင့်အလမ်းများတိုးပွား
ခြင်းရှိပါကင်းကိုမက်လာဖားစည်ဟူ၍သတ်မှတ်သည်။

အကယ်၍ အိမ်သူအိမ်သားများနာမကျန်းဖြစ်ခြင်း၊ အလုပ်အကိုင်အဆင်မပြေ
ခြင်း၊ အများအယွင်းများစွာဖြစ်ပေါ်လာပါက ငြင်းကို အမက်လာဖားစည်ဟူ၍သတ်
မှတ်သည်။ အမက်လာဖားစည်ကို သူ့ချဉ်းသက်သက်သာတိုးခတ်အသုံးပြုလေ့ရှိ
ပြီး၊ မက်လာဖားစည်ကို ကရင့်တေးဂါတဗုံပစ္စည်းများဖြင့် တွဲဖက်တိုးခတ်



လွှာရိသည်။

သတ္တရာန ၂၀၀၀ ပြည့်နှစ်၊ ကရင့်ယဉ်ကျေးမှုစာအုပ်ထဲတွင် ဟားစည်သုံးမျိုးရှိပြီး ငြင်းတို့ကိုဖော်စားစည် ၁၂၂၃ ဘဏ္ဍာနဲ့ခြေားထားသည်။ ဟားစည် (၁) သလ္ာနာန်အားဖြင့် အတူတူပေါင်ဖြစ်သောဌားလည်း ဟားစည်ထက်ရှိရပ်ပုံများနှင့် သက်တဲ့အမှတ် အသားများကဲပြားမှရှိသည်။ ဟားစည် (၂) ကိုဖော်စားစည်အတိုးဟူလည်းခေါ်သည်။ ငြင်းကိုစစ်ချိသောအခါနှင့်စစ်ပွဲများတွင် တိုးခတ်အသုံးပြုသည်။ တိုးခတ်သောအခါနှင့်အသုံးမှာ မောင်းထဲသံကဲ့သို့ဖြစ်ပြီး ဖော်စည်မှာပုံသဏ္ဌာန်အားဖြင့် လျလှုံး သို့ဖြစ်သည်။ ဝါး၊ ကြိမ်ရက်လုပ်နေပုံ၊ ရက်ကန်းရက်နေပုံ၊ ကရင့်လက်မှုပညာဆိုင် ရာပုံများနှင့်ပုံများဖြင့်တန်ဆာ ဆင်ထားသည်။ ဟားစည် (၃) ကိုပုံပြောဖားစည်၊ ဖားစည်လေးဟုခေါ်လေ့ရှိပြီး အများသောအားဖြင့်စားပွဲနှင့် စင်မြင့်ပေါ်တွင် ချိတ်ဆွဲထားလေ့ရှိသည်။ သဏ္ဌာန်အားဖြင့်ဖားစည် (၁) နှင့်အလားသဏ္ဌာန်ဆင် တူသည်။ အရွယ်အစားအားဖြင့် သေးယော့စွာ သွေ့န်းလုပ်ထားရခြင်းဖြင့်သယ် ဆောင်ရာတွင်ပေါ်ပါခြင်း၊ လွှာယ်ကူးခြင်းတို့အပြင်ရှင်ဗျာရင်များစစ်ချိရာတွင်သယ် ဆောင်လေ့ရှိခြင်းကြောင့်ဖြစ်သည်။ ပုံပြောဖားစည်ဟုခေါ်ပေါ်ခြင်းအကြောင်း မှာပုံပြောသောအခါတွင်ဖြစ်စေ၊ ဆုံးမထွေ့ဒေါ်ပေးသောအခါတွင်ဖြစ်စေတိုးခတ် လေ့ရှိခြင်းကြောင့်ဖြစ်သည်။

၂။ ၈ လူသိများသော ကရင့်ဖားစည်များ

လူသိများ၏ အဖိုးများစွာထိုက်တန်သောဟားစည်အချို့မှာ ဂေါကပေါ်စေး၊ ဂေါကပေါ်ထူး၊ ဂေါကောာက်ဖော့၊ ဂေါမီးပေါ်ကူးစေး၊ ဂေါ့ပါ၊ ဂေါ့လား၊ ဂေါ့ထိုးလာ၊ ဂေါ့ထိုးလော်စော်၊ ဂေါ့မေ၊ ဂေါ့သူးနိုင်၊ ဂေါ့သဖောမယ်၊ ဂေါ့စွေ့ပသူး၊ ဂေါ့မှုသေစဲ၊ ဂေါ့ဆာထော်မှု၊ ဂေါ့လေ့ဘောခို့၊ ဂေါ့ပိတ်ဆောဒီ၊ ဂေါ့စွာလေ့သနှင့် ဂေါ့စွာသဖောတို့ဖြစ်သည်။ အထက်ပါဖေားစည်တို့သည် အသံသာ၍လူသိများသောဟားစည်မှားဖြစ်သည်။



အခန်း (၃)
ဘားစည်တီးခတ်
အသုံးပြုပုံ



ဖားစည်ကိုအခါန်တိုင်း၊ နေရာတိုင်းတွင်အသုံးပြုလေ့မရှိပေ။ အချို့သော ဖားစည်များကို ရိုးရာယဉ်ကျေးမှုပွဲတော်များဖြစ်သော ပျော်ပွဲရွင်ပွဲများ၊ မိဂ္ဂီးယလာ ရိုးရာပွဲတော်များ၊ အိမ်ဦးတက်မင်္ဂလာယူချိန်၊ နှစ်သစ်ကူးပွဲတော်၊ ဒုံးယိမ်းအကာ မင်္ဂလာဆောင်အခမ်းအနားနှင့် စစ်အောင်သောအခါတို့တွင်တီးခတ်လေ့ရှိသည်။ သို့သော်ဖားစည်ကိုမွန်းတည့်ချိန်များတွင်သာ တီးခတ်အသုံးပြုလေ့ရှိသည်။

၃.၁ ကရင့်ရိုးရာယဉ်ကျေးမှုပွဲတော်များအတွင်း ဖားစည်အသုံးပြုပုံ

ကရင်လူမျိုးများသည်ဖားစည်ကို ပျော်ပွဲရွင်ပွဲများနှင့်တေးသီချင်းသီဆိုသောအခါ များတွင်အသုံးပြုလေ့ရှိသည်။ ထို့အပြင် လူများစုဝေးစေရန်လိုအပ်သောအချိန် အခါတွင်ဖြစ်စေ မင်္ဂလာအခမ်းအနားများဖြစ်သော အရိုးကောက်ပွဲကျင်းပါချိန် တွင်ဖြစ်စေ အိမ်ဦးတက်မင်္ဂလာယူချိန်၊ နှစ်သစ်ကူးပွဲတော်၊ ဒုံးယိမ်းအကာ၊ မင်္ဂလာ ဆောင်အခမ်းအနား၊ စစ်အောင်သောအခါတို့တွင်သာမက၊ အမင်္ဂလာအချိန်အ



ခဲများဖြစ်သော အသုဘအခမ်းအနား၊ နေကြတ်လကြတ်ချိန်၊ ကျေးရွာအတွင်းအမှားအယွင်းတစ်စုံတရာ့ဖြစ်ပွားခိုက်တို့တွင်တီးခတ်လေ့ရှိသည်။ ဖားစည်ကိုကုန် သွယ်မှုပြုရာတွင်လည်း လဲလှယ်ရေးပစ္စည်းအဖြစ်အသုံးပြုလေ့ရှိသည်။ ဟားသုံး ကောင်ထပ်အမျိုးအစား၊ ဖားစည်ကို ထိမ်းမြားလက်ထပ်မင်းလာအခမ်းအနားပြု လုပ်ကျင်းပချိန်၊ ပါးဆုံးထိုးချိန်၊ ပါးရိတ်သိမ်းချိန်တို့တွင်တီးခတ်အသုံးပြုလေ့ရှိ သည်။ ထိုသို့သောအချိန်များတွင် ဖားစည်တီးခတ်အသုံးပြုပါက သီးနှံအတွက် တိုးပြီး အေးချုပ်းသာယာဝပြောမှုတို့ကိုဆောင်ကျင်းပေးနိုင်သည်ဟုယုံကြည်၍

ဖားမျက်နှာချင်းဆိုင် နှစ်ကောင်ထပ်ဖားစည်ကို ရှေးလူကြီးများသည် တစ်စုံတိုး သေဆုံးသောအခါတွင်ဖြစ်စေ၊ ကျေးရွာအတွင်းမကောင်းမသင့်သောကပ်ဆိုးကျ ရောက်ချိန်တွင်ဖြစ်စေ (ဂ) ကြိမ်တိတိကျယ်လောင်စွာတီးခတ်လေ့ရှိသည်။ ဖား စည်သံကိုကြားသောသူအပေါင်းတို့သည်လည်း ကျေးရွာသူကြီး၏အိမ်သို့သွား ရောက်စုံဝေးကြလေသည်။

မိုးခေါ်သောအခါတွင်ဖြစ်စေ၊ သွေ့နှုန်းသင်ဆုံးမမှုပြုသောအခါတွင်ဖြစ်စေ၊ ပုံပြင်ပြော ပြသောအခါတွင်ဖြစ်စေ တီးခတ်လေ့ရှိသောဖားစည်မျိုးကို “ပုံပြောဖားစည်” ဟု ခေါ်သည်။ ငြင်းဖားစည်များသည်အရွယ်အစားအားပြင့်သေးငယ်လှသောကြောင့် ရှင်ဘုရင်များစစ်ချိသောအခါတွင်လည်း ဆောင်ယူလေ့ရှိကြသည်။ ရှေးအခါက အပိုလူပိုချင်း အောင်သွယ်သောအခါနှင့်အလျှပ် (လျှပ်ကြုံး) တောင်းသော အခါတို့တွင်လည်းအသုံးပြုသည်။

နောက်တွေ့ဝါးရေးသားသော ကရင်ဖားစည်အကြောင်းတွင် အသက် (၇၀) အရွယ် ရှိ ကရင်ရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်တစ်ဦးက “ရှေးတုန်းကဆိုရင်တော တောင်တွေထဲမှာရွာတည်ပြီး နေကြတဲ့ကရင်လူမျိုးတွေဟာ တအိမ်နဲ့တအိမ်၊ တ ရွာနဲ့တရွာ၊ ရွာသူရွာသားတွေစောင့်တဲ့အခါ ဖားစည်ကိုရိုးရိုးတီးခတ်အသံ ပေးပြီးစုရုံးစေကြတယ်။ အရေးကြီးကိစ္စပေါ်လာလို့ဘဲဖြစ်ဖြစ်၊ ရန်သူ့ဘေးနဲ့ကြုံရ



လို့ဘဲဖြစ်ဖြစ်ဟားစည်ကိုအမှတ်အသားအနေနဲ့တီးခတ်ကြပြီးလူစွဲကြတယ်” ဟု ဆိုသည်။

ဆက်လက်၍ “ရွာသူရွာသားတွေဟာ အမှတ်အသားနဲ့တီးခတ်တဲ့ဟားစည်အသံ ကိုနားထောင်ပြီး၊ ကိစ္စအကြောင်းအရင်းကိုနားလည်သောာပေါက်ကြပါတယ်။ ဖားစည်ရဲစားရှုရမြည်ဟီးတဲ့အသံဟာ ရွာမှာရှိတဲ့ရောဂါဘယတွေကိုပျောက် ကင်းစေနိုင်ပြီး၊ မကောင်းဆိုးဝါးတွေကို ကြောက်လနဲ့ရှောင်ပြီးကြရတယ်လို့ယုံ ကြည်ခဲ့ကြပါတယ်။ ဖားစည်ဟာ အတွင်းမြတ်ထားတဲ့ပစ္စည်းဖြစ်တဲ့အတွက် အတိတ်နိမိတ်များလည်းပြတတ်ပါတယ်” ဟုပြောသည်။

ရစ်ချက်အမ်ကိုလာ၏စာအုပ်အတွင်းတွင်မူ၊ ရေးအခါက ဖားစည်ကိုမိုးခေါ်ရာတွင် အသံးပြုခဲ့သည်ဟုဆိုသည်။ ဖားစည်သံ သည်မိုးခြိမ်းသံ၊ ဖားအော်သံတို့နှင့်ဆင် တူပြီးမိုးရွာသွန်းစေနိုင်သည်ဟု ယုံကြည်ကြသည်။ မိုးခေါ်ရာတွင်အသံးပြုသော ဖားစည်သည် အခြားသောဟက်ဂါ အမျိုးအစားဖားစည်များနှင့်မသက်ဆိုင်ဘဲ ဟက်ဂါ-၃ အမျိုးအစား ကရာဇ်ဖားစည်နှင့်သာသက်ဆိုင်သည်။ အဘယ်ကြောင့် ဆိုသော် အခြားသောစည်များတွင် ဖားသဏ္ဌားနှင့်ရပ်ပုံများမပါရှိသောကြောင့်ဖြစ် သည်။ ဖားရပ်ပုံများကို ဟက်ဂါ - ၃ အပ်စုဝင် ကရာဇ်ဖားစည်များတွင်သာတွေ့ရှိ ခြင်းကြောင့်ဖြစ်သည်။ ရစ်ချက်အမ်ကိုလာစာအုပ်အတွင်းရှိ (Byuha Khin, ibid, p. 205) ကင်းတို့ကိုကရင့်ကဗျာလက်ာများတွင်-

မူခိုင်ဟဲခဲ့နှုန်းပူးခါ

ဥပုသံတိုင်စဲမူခိုင်ရှုံးခါ

ထံနိုင်တိုင်စဲည်းဟဲတိုင်

ကဆီယံ့စဲထံနိုင်တိုင်

သုံးဘုံးလို့တွဲ့စဲကဆီယံ့

ဟိုင်ခိုင်နိုင်တိုင်တိုင်စဲသုံးဘုံးလာ

မြန်မာလိုအသံထွက်အားဖြင့်

မူးခို့ပဲ့ဖဲ့ ဒေပွဲ့ခါး



ညာထော်ဖဲ မူးခိုစုခါး
 ထိုးနှုတော်ဖဲ ညာဟဲထော်
 ကဆောဇာ ထိုးနှုတော်
 သေဘာလေ့တိုးဖဲ ကဆောဇာ
 ဟော်ခိုနှုတော်ထော်ဖဲ သေဘာ့ယဲ

အမို့ပွဲယ်အားဖြင့် ဖားစည်တိုးခတ်သောအခါ ဖားများအော်မြည်၍မိုးရွာမည်။
 မြစ်ခြောင်းများတွင်ဝါးတက်ပြီး ကျွန်းပင်များကျိုးကျ၍ ရေးကြောင်းနှင့်အတူ
 များပါလာမည်ဖြစ်သည်။ များ၍ပါလာသော ထိုကွန်းသစ်များကိုဆယ်ယူရောင်း
 ချို့ဖြင့် ပြည်ကြီးပွားချမ်းသာလာမည် ဟူ၍ဖြစ်ပါသည်။

ရစ်ချက်အမဲကိုလာရေးသားသော ဖားစည်အကြောင်းစာအုပ်ထဲတွင် သုတေသန
 ပညာရှင် Robert R. Capranica ကဖားစည်သံသည် ဖားများအော်မြည်စေရန်စိတ်
 ကိုလုံးဆော်ပေးနိုင်စွမ်းရှိဟန်သည်။ ဖားစည်သံကိုကြားသောအခါ ဖားများအော်
 မြည်စေရန်လုံးဆော်ပေးသကဲ့သို့ဖြစ်စေပြီး၊ နောက်ဆက်တွေအကျိုးဆက်များဖြစ်
 ပေါ်စေရန် သက်ရောက်မှုဖြစ်စေနိုင်သည်ဟန်သည်။ ဖားစည်၊ ဖားနှင့်မိုးရွာသွန်း
 မူတို့တွင်ဆက်နှယ်မှုများရှိပေါ်ကြောင်း ကရင်နှင့်မြန်မာလူမျိုးများလက်ခံယုံကြည်ကြ
 လေသည်။ ငြင်း၏စာအုပ်၊ စာမျက်နှာ၊ ၁၂ တွင်လည်း ဒေါက်တာမေဆာင်က
 “ဖားစည်သွန်းလုပ်ချိန်အတွင်း ဖားအော်မြည်သံများနှင့် ဆက်နှယ်မှုရှိ၊ မရှိကို
 လည်း မည်သူတစ်ဦးတစ်ယောက်မျှသေချာတတ်အပ်မပြောနိုင်ပေ”ဟုဆိုသည်။

၃၁၁၁ မိုးခေါ်ပွဲအမဲးအနားနှင့် ဖားစည်

၁၉၇၈ ခုနှစ်တွင် မြန်မာ့သုတေသနပညာရှင် ဦးမင်းနိုင်ကဖားစည်အကောကို မိုးခေါ်
 ရာတွင်အသုံးပြုလေ့ရှိပေါ်ကြောင်းဖော်ပြခဲ့သည်။ ဖားစည်အကသည်စစ်သားများစစ်
 ချိရာတွင်ကလေ့ရှိသော စစ်ချိအကနှင့်ဆင်တူသည်။ ငြင်းအကောကို ကယားပြည်
 နယ်အတွင်းလူမျိုးစုများဖြစ်သောကယား၊ ယင်းတောင်၊ ပဒေါင် သို့မဟုတ် ဘွဲ့
 လူမျိုးတို့ကလေ့ရှိသည်။ ဖားစည်အကောကို မိုးခေါ်အကဟူ၍လည်းခေါ်သည်။ မြန်



မာနိုင်ငံအတွင်းခြောက်သွေ့သောအေသများတွင်းမိုးခေါင်သောအခါ ပူဇော်ပွဲကျင်းပြီး ငါးမင်းဘော်ဒီစာဘာ ထံဆုတောင်းခြင်း သို့မဟုတ် မိုးခေါ်လွန်ဆွဲပွဲတို့ကို ကျင်းပလေ့ရှိသည်။ ထိန်ည်းတူစွာပင်ကယားလူမျိုးတို့သည်လည်း မိုးခေါင်သော ကာလများတွင် ဖားစည်အကအားဖြင့်ကခုန်ပါက မိုးရွာသွန်းစေနိုင်သည်ဟုအယူ ရှိသည်။ စော်ဘွားများအပိုမိုးသောခေတ်တွင် ဖားစည်အကကိုင်းတို့ကအကုန် အကျခံပြီး ကျင်းပပေးလေ့ရှိသော်လည်း ယဉ်အခါကျေးရွာခေါင်းဆောင်၊ ရွာသူကြီး များကျိုးစီးကျင်းပပေးလျှောက်ရှိသည်။

မှုက်မူာက်ကာလ တွင်ဖားစည်အကများကို ကျေးလက်တော်ရွာများတွင်သာ ပြုလှပ်ကျင်းပလျှောက်ရှိသည်ကိုတွေ့ရသည်။ ဖားစည်အကကို ကျင်းပသောအခါ တွင်လည်း ကုန်ကျစရိတ်များဖြစ်သောပါး၊ ဝက်၊ ကြက်၊ ဘန္တုန့်အရက်တို့ကိုဝယ် ယူရန် ရွာသူရွာသားများကစုပေါင်းကျခံကြသည်။ ပွဲကျင်းပသောအခါတွင် ကျေး ရွာအတွင်းရွာအတွင်းရှိ ရွာသူရွာသားများအား ၂ စုံထား၍၏င်းတို့အတွက် ခေါင်းဆောင် ၂ ယောက်ကိုပါသီးသန့်ရွေးခြယ်ထားရသည်။

ထို့နောက် ခေါင်းဆောင်သည်လိုင်းနှင့်လုံတံတို့ကိုကိုင်ဆောင်ပြီးဟန်ရေးပြရသည်။ ထိုအခါ ဖားစည်ကိုစတင်တီးခဲ့လိုက်ပြီး အဖွဲ့ခေါင်းဆောင် ၂ ဦးမှစည်းချက်လီ ညီကပြီး၊ အဖွဲ့သားများက ငြင်းတို့အဖွဲ့ခေါင်းဆောင်ကသကဲ့သို့ လိုက်ပါကပြ ကြရသည်။

ကောက်စိုက်မဂ်းလာအချိန်အခါတွင်တီးခဲ့လေ့ရှိပြီး စိုက်ပျိုးပြီးအချိန်တွင်မိုးရွာ သွန်းစေရန်အတွက်ဖြစ်သည်။ ၁၉၁၈ တွင် Sir J. George Scott က၊ ကရင်နိလူမျိုး များပြုလှပ်သည်ပွဲတော်နှစ်ခုအကြောင်းကို ရေးသားဖော်ပြခဲ့သည်။ ပထမတော်ခု မှာ သကြိုန်အချိန်တွင် ကျေးရွာခေါင်းဆောင်မှပွဲတော်ပြုလှပ်ကျင်းပရမည့်နေရာ သို့မဟုတ် တိုင်များစိုက်ထူရန်နေရာကိုသတ် မှတ်ပေးသည်။ ကျေးရွာငယ်များတွင် တိုင်အဖြစ်ဝါးကိုအသုံးပြုကြပြီးမြို့ကြီးပြကြီးများတွင်မှတ်တိုင်အဖြစ် သစ်တိုင်များကို အသုံးပြုကြသည်။ တိုင်များ၏အမြင့်မှာပေ ၅၀ မှ ၆၀ အထိရှိသည်။ တစ်နှစ်တစ်



ကြိမ်တိုင်များကိုစိုက်ထူး၍ ကြက်ရိုးထိုးပွဲ၊ နှင့်အလူအတန်းများပြုလုပ်ပြီး သစ်ကောင်းများရရှိရန်၊ မည်သည့်သစ်ပင်အာမျိုးအစား၊ မည်သည့်အချိန်တွင်ကျိုးကျမည်၊ မည်သည့်အချိန်တွင်ရွက်ဟောင်းကြော်မည်သိရှိပြီး တိုင်ထောင်ခြင်းအခမ်းအနား၊ (ကေးထိုးဘုံးပွဲတော်) ကိုကျင်းပရန်ဖြစ်သည်။ သစ်ကိုရှိပြီးသောအခါ သစ်ပင်အားခုတ်လျှော်ပြီး တိုင်ထောင်ရန်ပြင်ဆင်ကြလေသည်။ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော်လည်းကွဲပြားမှုမရှိလှပေ။ ကြက်ရိုးထိုးခြင်းပြီး ဆုံးသောအခါနဲ့ ကောင်းရက်သာသည်အမြဲတစေအော်ပြီလတွင်သာကျေရောက်လေ့ရှိသည်။ ထို့နောက်ရွာသားများသည် တိုင်စိုက်ထူးရန်သယ်ဆောင်ကြလေသည်။ တစ်ခါတစ်ရုတွင်ခရီးဝေးကွာလွန်းသောကြောင့် တိုင်ကိုသယ်ယူရန် ရက်ပေါင်းများစွာကြောမြင့်တတ်သည်။

ထိုသို့သောအခါမျိုးတွင် တော့စောင့်တော့စွဲတော်များဖြစ်စေ၊ လူသားများဖြစ်စေတိုင်ပေါ်တွင် ကျော်ခွဲသားခြင်းမျိုးမရှိစေရန် သယ်ယူသောသူများသည် တိုင်ပတ်ပတ်လည်တွင် စောင့်ပြီးအိပ်ကြရလေသည်။ တိုင်ထောင်သောအခါတွင် လည်းဖားစည်း၊ ပုံမောင်းများတိုးခတ်ကခုန်ကြရသည်။ ထို့နောက်ပွဲတော်အတွက် ရွာသူရွာသားများစုပေါင်းလှုပါန်ကြပြီး ဝက်သားနှင့်အရက်များကိုပျော်ရွင်စွာအတူတက္ကစားသောက်ကြလေသည်။ အခြားသောပွဲတော်တစ်ခုကို မိုးရွာသွန်းမှုများသော်လှုပ်လတွင်ကျင်းပလေ့ရှိသည်။ ပျိုးကြပြီးချိန်ဖြစ်သောကြောင့် ရွာသူရွာသားများမှာ လုပ်ဆောင်ရန်လုပ်ငန်းဆောင်တာများ ကင်းရှင်းသွားချိန်ဖြစ်သည်။ ထိုသို့သောအခါမျိုးတွင် ရွာသူရွာသားများစုရုံးကြပြီး ဖားစည်နှင့်မောင်းများတိုးခတ်ပြီး ပူဇော်ပသလေ့ရှိသည်။

၃၀၁၂၂ ပျော်ပွဲရွှေ့များနှင့် အားစည်း

ရှေးအခါက၊ ကရင်လူမျိုးများသည် တစ်နှစ်တကြိမ် ရွှေပြောင်း၍တောင်ယာလုပ်ကိုင်သည့်အစဉ်အလာရှိသည်။ နေရာသစ်ရောက်တိုင်း နေထိုင်ရန်အိမ်များကိုဆောက်လုပ်ကြရပြီး ငြင်းအိမ်သစ်တွင်မနေထိုင်မိ အိမ်သစ်တက်မဂ်လာအခမ်း



အနားကိုပြုလုပ်ကျင်းပလေ့ရှိပေသည်။

အိမ်သစ်တက်မင်္ဂလာအခမ်းအနားများတွင်ဖားစည်ကိုတိုးခတ်လေ့ရှိသည်။ ထိမ်းမြားမင်္ဂလာအခမ်းအနားများတွင် ဧည့်သည်များကိုဖိတ်ခေါ်ရန်နှင့် သေလွန်ပြီး သော ဘိုးဘွားမိဘတို့၏ ဝိဉာဏ်ကမိတ်ခေါ်ရန်အတွက် ဖားစည်ကိုတိုးခတ်ကြသည်။ ဖားစည်များကို မင်္ဂလာအခမ်းအနားများ၊ စွဲစပ်ပွဲများတွင်လည်း မင်္ဂလာခန်းဝင် လက်ဖွဲ့ပစ်လည်းများအဖြစ်လည်း ပေးအပ်ကြပေသေးသည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ ရစ်ချက်အမ်ကိုလာက ခရစ်ယာန်ဘာသာမြန်မာနိုင်းအတွင်းသို့မရောက်ရှိမှုပါအခါန်တွင် ကရင်လူမျိုးများသည် တောင်းရမ်းလက်ထပ်မင်္ဂလာပြုသောအခါ ဖားစည်ဖြင့်တင်တောင်းလေ့ရှိသည်။ ထိုအခါတွင် ဖားစည်၏တန်ဖိုးကို ငွေသား ၃၀၀ နှင့် ကျွဲ့၇ ကောင်၏ ဦးခေါင်းနှင့်ညီသည်ဟု ဆုံးဖြတ်သည်။

၃၁။ ၃ စစ်ပွဲနှင့်ဖားစည်

စစ်ပွဲများအတွင်းတွင်လည်း ဖားစည်ကိုတိုးခတ်လေ့ရှိသည်။ ၄၈၈းအဆိုကို ရစ်ချက်အမ်ကိုလာက “စစ်ပွဲများအတွင်းတွင်ဖားစည်ကို တိုးခတ်အသုံးပြုသည်ဟူသော အယူအဆမှာ မှားကောင်းမှားပေမည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည်စစ်ပြစ်ပွားမှုမရှိခဲ့ခြင်းနှင့် အခြားသူများနှင့်လည်း ရန်ဘက်ပြခဲ့ခြင်းမရှိသောကြောင့်ဖြစ်သည်။” ဟုဆိုသည်။ ဖားစည်ကို စစ်ချိသောအခါများတွင်တိုးခတ်အသုံးပြုလေ့မရှိပေ။ သို့သော် စစ်မချိမှုနှင့် စစ်အောင်သောအခါတို့တွင် စိတ်ဓာတ်တက်ကြွေလာစေရန်အတွက်တိုးခတ်လေ့ရှိသည်။

၃၁။ ၄ နေကြတ်ချိန်နှင့်ဖားစည်

နေကြတ်ချိန်များတွင် ဖားစည်ကိုတိုးခတ်လေ့ရှိသည်။ ဖူးတော့အူးရေးသားသော ကရင်ရိုးရာလက်စွဲစာအုပ်တွင် နေကြတ် ချိန်တွင်ရွှေသူကြီးအနေဖြင့် အိမ်အမိုး



ထက်သို့တက်ပြီး “အသင်နေမင်းနှင့်လမင်းတို့၊ ဂရပြုကြလော့။ သင်တို့၏ခါးတွင် ဓားတို့ကိုမြှုမြှုစာချိတ်ဆွဲထားလော့။ သင်တို့၏ရန်သူသည် သင်တို့အားဝန်းရုံ လျှက်ရှိသည်။” ဟူ၍ဖြစ်သည်။ ထို့နောက် အီမ်တွင်းသို့တဖန်ပြန်ဝင်၍ ဟားစည် တီးခတ်ခြင်းဖြင့် နေနှင့်လတို့အားသတိပေးရလေသည်။

၃၁၁၅ ဟားစည်ကိုမျက်မှုဗာက်ကာလတွင်အသုံးပြုခြင်း

မျက်မှုဗာက်ကာလတွင်ယားစည်ကို တေးသီချင်းသီခိုးသောအခါများတွင် အခြား သောက္ခာရိယာများဖြင့်တွဲဖက်တီးခတ် လေ့ရှိသည်။ ဟားစည်ကိုတီးခတ်သောအခါ တွင်ကွယ်ခေါ် ကွဲချို့ ဖြင့်တွဲဖက်တီးမှတ်လေ့ရှိသည်။ ယနေ့ခေတ်၊ ကရင်နှစ်သစ် ကူးနှေ့အခမ်းအနားများတွင်ဖြမ်းချမ်းရေးနိမိတ်လကွဏာအဖြစ် ဟားစည်ကိုချို့ဖွဲ့တီးခတ်လေ့ရှိသည်။ ကရင်တစ်မျိုး၊ သားထုလုံးအတွက်ဟားစည်သည် စုဝေးစု ရုံးရန်နှင့်နှလုံးသည်းပွုတ်ပင်ဖြစ်ပေသည်။



ပုံ (၆) ကရင်နှစ်သစ်ကူးပွဲတော် (ပုံ- ကရင့်သတင်းစဉ်)



၃၁၆ လူမျိုးခြားယဉ်ကျေးမှုများအတွင်းအသုံးပြုသောကရင့်ဖားစည်

ကရင့်ဖားစည်ကို အခြားသောယဉ်ကျေးမှုများကြားအသုံးပြုမှနှင့်ပတ်သက်၍ ပရော်ဖက်ဆာ ရစ်ချက်အမဲကိုလာရေးသားသော “The Karen Bronze Drum of Burma” ထဲတွင်ကရင့်ဖားစည်ကို မြန်မာနိုင်းတွင်း၌သော်လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်း၌သော်လည်းကောင်း အသုံးပြုလျှက်ရှိပြောင်း အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

မြန်မာနိုင်းတွင်းရှိကရင့်ဖားစည်

သမိုင်းအထောက်အထားအချက်အလက်များအရ “စည်”ဟူသောအသုံးအနှစ်းကိုရေးဆောင်ရွက်စာ (၂) ချပ်ပေါ်တွေ့ရှိရသည်။ စွင်းကျောက်စာနှစ်ချပ်ကို ၁၀၅၆ ခုနှစ်မတိုင်မီ မွန်ဘုရင် မန္တဟာမင်း သထုံးတွင်နှစ်းစံစဉ် “မှုးမတ်များက စည်များတိုးခတ်၍၍ကြိုဆိုတယ်...” လို့ဖော်ပြထားတာကိုကျောက်စာအထောက်အထားအရတွေ့ရှိရပါတယ်။

ထို့ကြောင့် မွန်လူမျိုးများသည် ရှေးယခင်ကတည်းကာ ကရင့်ဖားစည်ကိုရှင်ဘူရင် များအတွက်အသုံးပြုခဲ့ကြောင်းသိရှိနိုင်သည်။ မြန်မာနှင့်ထိုင်းလူမျိုးများ ယခုအ ဒေါ်ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ အတွင်းသို့မဝင်ရောက်မီကပင်၊ မွန်လူမျိုးများသည် ထိုင်းနှင့်မြန်မာ နိုင်ငံအရှေ့ပိုင်းလွင်ပြင်ဒေသများ၌နေထိုင်ခဲ့ကြသည်။ ထိုဒေသ များသည် တောင်ပေါ်ကရင်လူမျိုးများနေထိုင်ရာဒေသများနှင့်ထိစပ်လျှက်ရှိပြီး ကူးသန်းရောင်းဝယ်ခြင်းအားဖြင့်သော်လည်းကောင်း၊ လက်ဆောင်ပဏာပစ္စည်း များ အဖြစ်သော် လည်းကောင်း၊ လူအိန်းခြင်းအားဖြင့်သော်လည်းကောင်းကရင့် ဖားစည်များသည် မွန်နှစ်းတွင်းသို့ရောက်ခဲ့ဟန်တူသည်။

၁၀၉၃ ခုနှစ် မတိုင်မီရေးထိုးသော ကျိုန်စစ်သားကျောက်စာအရ ကျိုန်စစ်မင်းသည်အနှစ်ယနိုင်ငံသို့ ဗုဒ္ဓဂါယာအဖွဲ့တဖွဲ့စွဲလွှတ်ခဲ့စဉ်က ဖားစည်များကို လူဖွယ်



ပစ္စည်းအဖြစ်အသုံးပြုခဲ့ကြောင်းဖော်ပြခဲ့သည်။ ၁၁၀၂ ခုနှစ်တွင်၊ နန်းသစ်တက်ပွဲအမိုးအနားပြုလုပ်ကျင်းပသောအပါ ဟားထည်တီးခတ်ခဲ့ကြောင်းဖော်ပြခဲ့သည်။ ကျိုစစ်သားကျောက်စာအတွင်းဖော်ပြပါ စည်များအားလုံးသည် “ကရင့်ဖားစည်” များဖြစ်ကြပေသည်။ ကရင့်ဖားစည်များကို ၁၁ ရာစုတွင်ရေးထိုးသောမွန်ကျောက်စာများတွင်သာတွေ့ရှိရသည်။ နောက်ပိုင်းရေးထိုးသောကျောက်စာများတွင်မတွေ့ရတော့ပေါ့။ ၁၉ ရာစု ဧည့်မှင်းလက်ထက်တွင်မှ ကရင့်ဖားစည်များကို ဘုန်းကြီးကျောင်းများသို့ လူဒိုက်နှင့် ခဲ့ကြောင်းတွေ့ရှိရသည်။

ထိုင်းနိုင်းတွင်းရိုက်ပင့်ဖားစည်

အယုဒ္ဓယခေါ် (Ayuthaya Period) တွင်ကရင့်ပားစည်များကိုအခြားသောတူရှိ၍ ယာပစ္စည်းများနှင့်တွဲဖက်၍ ဘာသာရေးပွဲတော်များတွင် အသုံးပြုကြသည်။ ငါးသည်မြန်မာ့တရားခုံးများတွင် အသုံးပြုသကဲ့သို့ပင်မြန်မာ့တရားခုံးပြုမှုများကို ဘန်ကောက်မြို့ကိုတည်ထောင်သော ရှင်ဘုရင်ချာကရှိ (Chakri) လက်ထက်တိုင်အသုံးပြုခဲ့ကြသည်။

၁၉၄၄ ခုနှစ်တွင် အာရစ်ဂိုလာ (Ulrich Gohler) က ထိုင်နိုင်ငံတွင်းရှိ ကရင့်ဖော်စည်များကိုစာရင်းပြုစရန်အတွက် ဘန်ကောက်မြို့ရှိ နှစ်းတော်ရာများသို့သွားရောက်လေ့လာခဲ့သည်။ ထိုအခါးသားစည် ၂၆ လုံးထက်မနည်းတွေရှိရသော်လည်း လွှတ်တော်လွှတ်ရပ်များရှိအဆင်တန်ဆာများကဲ့သို့လည်းကောင်း၊ အခြားသော ၆ လုံးမှာသူရင်နှစ်းတွင်းကြချိလာစဉ်နှင့်ပြန်လည်ကြချိသွားသောအခါ ဟားလည်ကို အခြားသောတူရှိယာပစ္စည်းများနှင့်တွဲဖက်၍တီးခတ်သည်။ ဘုရင်များသည်ဖော်စည်ကိုလွှာဖွေစည်းအဖြစ် ဘုရားကြီးကျောင်းများသို့လှုပါန်းသည့်အစဉ်အလာ လည်းရှိသည်။

၁၉၃၂ ခုနှစ်တွင် မာရှယ်သည့်ဝင်ယိုင် (Wat Yai)၊ ဒီးစန္ဒလို့ (Pitsanuloke) ကျောင်းဝင်းအတွင်းဖော်စည် ၄ လုံးကိုတွေ့ရှိရပြောင်းပေါ်ပြုခဲ့သည်။ ငြင်းတို့အ



တွင်း ၃ လုံးမှာ ထိုင်းအဆင်တန်ဆာများဖြင့်ခြယ်သထားပြီး တိုင်လေးတိုင်ထက် တွင်ချိတ်ဆွဲထားသည်။ ငြင်းတို့ကို တီးခတ်ရန်အသင့်အဖော်အထားအဖြစ်ထားရှိ နိုင်သကဲ့သို့၊ စားပွဲအဖြစ်လည်းအသုံးပြု၍ ရနိုင်ကြောင်းဖော်ပြခဲ့သည်။ အချုပ် အားဖြင့်ဆိုရသော်၊ ကရင့်ဖားစည်ကိုနှစ်ပေါင်း ၉၀၀ အတွင်းတစ်ခါတရုတ် နာ မည်ကျော်ပုဂ္ဂိုလ်များ၊ မြန်မာနှင့်တွင်းနှင့်ထိုင်းတရားခံရုံးများအတွင်း အသုံးပြခဲ့ ကြသည်။ မြန်မာနှင့်ထိုင်းလူမျိုးများသည် မွန်လူမျိုးများနှင့်စတင်သိကျေမှုးစဉ်က တည်းကပင် စတင်အသုံးပြုနေကြဖြဖို့ရာ မြန်မာနှင့်ထိုင်းနိုင်းအတွင်းဖားစည် အသုံးပြုမှုများသည်မှန်ယဉ်ကျေးမူများမှ ဆင်းသက်လာသည်ဟုယူဆရပေသည်။



၁၅

အားစည်းအားထိန်းသိမ်းစောင့်ရှုကို
ခြင်းနှင့်ရှုံးကြုံရန်များ

သတ္တရာ၏ ၂၀၀၀ ယဉ်ကျေးမှုကော်မတီ၊ ကရင့်ယဉ်ကျေးမှုလက်စွဲစာအုပ်နှင့်အခြားသောဆောင်းပါးများတွင် ဘားစည်ကို ထိန်းသိမ်းစောင့်ရောက်ခြင်းနှင့် ပတ်သက်၍အောက်ပါအတိုင်းဖော်ပြထားသည်။



ဖက်ကိုအပေါ် တည့်တည့်တွင်ချိတ်ဆွဲလျက်ထားရှိပြီး၊ ကျွန်တဖက်ကိုအောက် တည့်တည့်တွင်ထားရှိရမည်ဖြစ်သည်။ အပေါ်ဖက်ပိုင်းကွင်းကို အသက်ရှင်ခြင်းဟု ခေါ်ပြီး အောက်ပိုင်းကိုသေခြင်းဟုခေါ်သည်။ ထို့ကြောင့် ဖားစည်ကိုထိန်းသိမ်းရ သောသူသည်၍အချက်ကိုသတိထားရမည်ဖြစ်သည်။

ဖားစည်ကို အမြင့်တွင်ထားသည်ဖြစ်စေ နိမ့်သောနေရာ (အောက်တွင်) ထားသည်ဖြစ်စေဟေးစည်ကိုဘေးတိုက်အနေအထားဖြင့်လွှဲ၍ထားရမည်။ ဒေါင်လိုက်မထားရ။ ဖားစည်ထက်တွင်မထိုင်ရ။ ဖားစည်ထက်တွင် ပစ္စည်းပစ္စယများတင်မထားရပါ။ ဖားစည်ကို ပပါးထည့်စရာတင်း၊ တောင်းကဲ့သို့အသုံးမပြုရပေ။ အကယ်၍အထက်ဖော်ပြပါရောင်ရန်တို့ကိုမလိုက်နာပါက ဖားစည်တန်ခိုးအရှင်အိမ်အပါ ကျဆင်းလာပြီးအစွမ်းထက်မြှက်မူလည်းရှိတော့ မည်မဟုတ်ပေ။ ချိတ်ဆွဲသောအခါတွင်လည်း သံကြိုးဖြင့်ချိတ်ဆွဲခြင်းမပြုရပေ။ အကယ်၍ချိတ်ဆွဲပါက ဖားစည်သံပျက်သည်ဟုအဆိုရှိသည်။

၄.၁ ဖားစည်၏ရှုက်အကိုနှင့်တိုးခတ်ပုံ

ဖားစည်သည် ကရင်လူမျိုးတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ နေထိုင်ရာအရပ်အောင်အောင်အောင် ဖော်ထွန်းသောပစ္စည်းဖြစ်သောကြောင့်ထူးခြားသောဂုဏ်အကိုများရှိသောပစ္စည်းအဖြစ်ကရင်အာမျိုးသားတို့၊ ယုံကြည်ယူဆကြသည်။ ဖားစည်ကိုတိုးခတ်သောအခါင်း၏ဦးခေါင်းကိုရှိက်ပုတ်တိုးခတ်သကဲ့သို့ဖြစ်သောကြောင့် မိမိုးယလာကိုးကွယ်ယုံကြည်သူများအနေဖြင့် ဖားစည်ကိုရောချိုး၊ ခေါင်းလျှော်ပေးပြီးလိပ်ပြာဝါဘုံးခေါ်ပေးရသည်။ ကရင်ခရစ်ယာန်များတို့မူကားထိသို့မဟုတ်သော်ဖြားလည်း အခြားသောနည်းဖြင့်ပြုလုပ်ကြပေသည်။ ဖားစည်ကိုရောချိုး (ရေဆေး) ပေးပြီးသောအခါန့်သာဖြူဖြင့်လိမ်းကျံးပေးရသည်။

ရှေးလူကြီးများ၏အဆိုအရ ဖားစည်ကိုရှိက်သည်၊ ပုတ်သည်ဟုမဆိုရပေ။ တိုးခတ်သည်ဟုဆိုရသည်။ ရှိက်ခြင်း၊ ပုတ်ခြင်း၊ နာကျင်စေခြင်း၊ သတ်ဖြတ်ခြင်းမပြုရပေ။ ဖားစည်ကိုအသက်ရှိသောသတ္တာဝါကဲ့သို့သောာထားကြသည်။ ဖားစည်ကို



တီးခတ်သောအခါတွင်လည်းလက်နစ်ဖက်လုံးကိုအသုံးပြုရသည်။ တီးခတ်သောအခါတွင်ဖော်နှာပြင်ရှိ နေဝါဒ်းပုံတည့် တည်ကိုတီးခတ်ရသည်။ အခြားသောနေရာများကိုတီးခတ်ခြင်းမပြုရပေ။ ထို့အပြင်နေဝါဒ်းသည်အစဉ်အမြတ်နဲ့လင်းပြီး၊ ကရင့်နေဝါဒ်းသည်နေဝါဒ်ချိန် (နေဝါဒသောပုံ) မဟုတ်ပေ။

ဟားစည်တီးခတ်ခြင်းနှင့်ပတ်သက်၍ ရစ်ချက်အမိကိုလာကလည်း၊ ဟားစည်တီးခတ်သောအခါတွင် လက်နစ်ဖက်ကိုအသုံးပြုရသည်။ လက်ယာဖက်တွင်မောင်းတံကိုကိုင်ရပြီး၊ လက်ဝဲဖက်တွင်နှီးဝါးကဲ့သို့သောတုတ်ချောင်းကိုကိုင်ရသည်။ မောင်းတံကို ဟားစည်မျှက်နှာပြင်တည့်တည့်ရှိနေဝါဒ်း၏အလယ်ပဟိုကို တီးခတ်ရပြီး၊ လက်ဝဲဖက်က ဝါးနှီးကိုလက်လျှို့ပြီးဟားစည်၏ ကိုယ်ထည်ကိုတီးခတ်ရသည်။ ဟားစည်ကိုတီးခတ်သောအခါ လက်နစ်ဖက်လုံးအသုံးပြုပါမှ နည်းလမ်းမှန်ပေသည်။ ဟားစည်တီးခတ်ရာတွင်နည်းလမ်းမှမှန်ပါက ခိုက်တတ်သည်ဟုအယူရှိသည်။ အချို့သောအေသများတွင်အကြောင်းမဲ့ဟားစည် တီးခတ်ပါကရပ်ဆွာအတွင်း လူသေစေနိုင်သည်ဟူ၍လည်းအယူရှိသည်။ ထို့ကြောင့် ဟားစည်ကိုအကြောင်းမဲ့တီးခတ်ခြင်း မပြုရန်တားမြစ်ထားကြသည်။

ကပ္ပါယားတွင်ဖော်လည်ကို လင်းကွင်း၊ မောင်း၊ ပလွှာတို့နှင့်တွဲဖက်၍ တူရိရာပစ္စည်းကဲ့သို့အသုံးပြုကြသည်။ ထိုသို့သောအခါချိုးတွင်ဖော်သည် ကရင့်ရိုးအာတုရိယာပစ္စည်းဖြစ်သွားလေသည်။ သို့ရာတွင်ဖော်သည်ကိုဖြေပြင်ထက်တွင်ချထားခြင်းမျိုးမပြုလုပ်ကြပေ။ အကယ်၍မြေပြင်ပေါ်တွင်ချထား၍တီးခတ်ပါက ခပ်အုပ်အသံချိုးဖြစ်သွားပြီး အသံသာခြင်းမရှိတော့ပေ။

ဟားစည်ကို သစ်ကိုင်းထက်တွင်ဖြစ်စေ၊ အမိမိတိုင်ထက်တွင်ဖြစ်စေ မြင့်သောနေရာတို့တွင်ချိုံတွဲထားလေ့ရှိကြသည်။ ဟားစည်သည် ကရင်လူမျိုးတို့၏အပိုးတန်ပစ္စည်းဖြစ်သောလည်း ယနေ့မျှက်မောက်ကာလတွင် ဟားစည်ကိုတွေ့ရှိအသုံးပြုမလွန်စွာနည်းပါးလာသည်ကိုတွေ့ရှိရပေသည်။ ထို့ကြောင့် ဟားစည်မတို့ကောမပပောက်စေရန်အလို့ငှာ၊ ထိန်းသိမ်းစောင့်ရောက်ရန် ကရင်အမျိုးသားတိုင်းတို့



တွင်တာဝန်ရှိနေပေသည်။

၄၀၂ အားစည်နှင့်ပတ်သက်၍ကရင်လူမျိုးတို့လိုက်နာ အပ်သောရှောင်ရန်များ

ကရင့်ယဉ်ကျေးမှုလက်ခွဲစာအုပ်တွင် မတီးခတ်ဘဲ သူ့အလိုလိုအသံမြည်သော ဟားစည်များရှိပြောင်းသိရှိရသည်။ တစ်စုံတစ်ခါးအချင်းအရာဖြစ်ပျက်တော့ မည်ဆိုပါက အားစည်ကသူ့အလိုလို “ရေးရေးရေး၊ ရိုးရိုးရိုး၊ ငေးငေးငေး၊ ငိုးငိုးငိုး” ဟူ၍အသံမြည်လာတတ်ပြီး ထိုအခါးအားစည်ပိုင်ဆိုင်သူသည် သတိထားရမည် ဖြစ်သည်။ ထိုသို့အသံမြည်လာပါကအားစည်ပိုင်ဆိုင်သူသည်ကျေးရွာအတွင်း လူညွှေလည်ပြီး နာမကျန်းဖြစ်သူရှိ၊ မရှိလေ့လာရမည်ဖြစ်သည်။ အကယ်၍နာမ ကျန်းဖြစ်သူရှိပါက ကုသမှုခံယူရန် အကူအညီပေးရမည်ဖြစ်သည်။ အခြေအနေ အားလုံးကောင်းသွားသောအခါ အားစည်မြည်သံ သည်လည်းသူ့အလိုလိုရပ်တန်း သွားမည်ဖြစ်ပေသည်။

အခြားလေ့လာချက်တစ်ခုတွင် အားစည်သည် ပိုင်ရှင်နှင့်အတူသေဆုံးခြင်းဖြစ် သည်။ အားစည်များကိုစောင်းသူတစ်ဦးသေဆုံးသောအခါတွင် သူ၏အနှစ် သက်ဆုံးဟားစည်ကိုယူပြီး၊ သေဆုံးသူဟားစည်ပိုင်ရှင်နှင့်တပါတည်းမြှုပ်နှံရသည်။ ထိုဟားစည်ကိုလည်း အတိတိတိတိအမှာ့မှာဖြစ်အောင်လုပ်ပြီးမှ မြှုပ်နှံရသည်။ ဤ သို့ဖြင့် အားစည်သည်လည်းပိုင်ရှင်နှင့်အတူသေဆုံးသည်ဟုမှတ်ယူကြသည်။

အားစည်အသုံးပြုမှုနှင့်ပတ်သက်၍ ရစ်ချက်အမ်ကိုလာက ဤသို့ဖော်ပြခဲ့သည်။ ရှုံးအခါက စနအင်အားတောင့်တင်းကြွယ်ဝသူများသေဆုံးသောအခါ ငြင်း၏ မောင်းမမိသံ၊ ဆင်၊ မြင်းနှင့်ဥစ္စာပစ္စည်းများကို သေသူနှင့်တပါတည်းမီးသာဖြော်ကြသည်။ ၁၆ ရာစုသို့ရောက်သောအခါ ထိုအစဉ်အလာကိုဖျက်သိမ်းခဲ့ပြီးဖြစ် သော်လည်း ဤဟားစည်အကြောင်းကို ရေးသားနေသောအချိန်အထိဆက်လက် ကျင့်သုံးလျှက်ပင်ရှိနေသေးကြောင်းဖော်ပြခဲ့သည်။ တခါတရုတ် အားစည်ကိုဖဲ့ပြီး



သေဆုံးသူနှင့်အတူသဖြတ်ပြီး သို့မဟုတ် ဘားစည်အကြီးနေရာတွင်ဖားစည်ထဲ
များကိုအစားထိုးသဖြတ်ကြသည်ဟ၍ လည်းဖော်ပြသည်။ နောက်ပိုင်းတွင် ဘား
စည်၏တန်ဖိုးလျော့နည်းလာရခြင်းမှာ သေသူနှင့်သက်ဆိုင်သောပစ္စည်းဖြစ်သော
ကြောင့်ဖြစ်သည်ဟုဆို၏။

အခြားသောအဆိုပြုချက်တစ်ရပ်မှာ ဆွဲမျိုးသားချင်းတစ်ဦးတစ်ယောက်သေဆုံး
သောအခါ ဘားစည်၏ကိုယ်ထည်ပိုင်းကိုဖွံ့ဖြိုး သေဆုံးသူနှင့်အတူသဖြတ်လေ့ရှိ
သည်။ ဘားစည်နှင့်သက်ဆိုင်သူ ဆွဲမျိုးသားချင်းတို့တွင် နောက်ဆုံးသောသူဖြစ်
ပါက ဘားစည်၏အလယ်ပုဂ္ဂိုတည်တည့်ရှိ နေဝါဒ်းကိုထုတ်ပြီး သေဆုံးသူနှင့်အ
တူသဖြတ်ကြသည်။

“အားမာန်သစ်” စာစောင်ရှိ နောက်လားပွဲယေးသားသော ကရိုင်ဗားစည်အ^၁
ကြောင်းတွင်မှာ ဘားစည်တွင် ကိုယ်ပိုင်ရှုက်အကိုရပ်များရှိသောကြောင့် ဘားစည်
ကိုမြင့်မြှတ်သန်ရှင်းသောနေရာများတွင်ထားရှိရသည်။ တခါတာရုံး ဘားစည်သည်
ခွေးပြင်သကဲ့သို့အရည်ထွက်သောအခါ ကွမ်း၊ ဆေး၊ အရက်တို့ပြင့်ပူဖော်ရ^၂
သည်။ တိုးခတ်ခြင်းမပြုဘဲ အတိုလိုအသံမြှတ်ပါက မကောင်းမသင့်ဟုအယူရှိ
သည်။ ဘားစည်၏သည်ဟုလည်းခေါ်သည်။ ဘားစည်၏သောအခါ ကျေးရွာအတွင်း
အနာရောဂါထုပြောပြီး၊ ရွာသားများကို ခိုက်တတ်သည်ဟုအယူရှိသည်။ ထိုအခါ
မျိုးတွင်လည်းဖားစည်ကိုပူဖော်ပသရလေသည်။

ဘားစည်ပိုင်ရှင်သည် ကျေးရွာအတွင်းလှည့်လည်ပြီးစစ်ဆေးပြီး မကောင်းမသင့်
သောအရာကို ရွာတွင်းမှမောင်းထုတ်ရသည်။ ထို့အပြင်ဖျားနာသောသူရှိပါက
လည်း ထိုသူထံသို့သွား၍ အားပေးစကားပြောကြားခြင်းတို့ပြုလုပ်ခြင်းအားဖြင့်
ကျေးရွာတွင်းအ ခြေအနေများကို ချက်ချင်းသင့်လျော်သလိုစီမံပြုလုပ်ပေးရသည်။

စစ်ပွဲများအတွင်းတွင်လည်း ဘားစည်တိုးခတ်ပါက ရန်သူများသည်ဘားစည်သံကို
ကြားရခြင်းအားဖြင့် ကြောက်ရှုံးစိတ်များဖြစ်ပေါ်ပြီး၊ ကစိုးကလျားထွက်ပြေးစေနိုင်



သည်ဟုအယူရှိသည်။ ဂုဏ်းဟားစည်မျိုးကို “သေမင်းတမာန်ဘားစည်” ဟုခေါ်သည်။ ရှုံးအခါက ဖားစည်ကိုတစ်ကြိမ်တိုးခတ်လျှင်လူတစ်ယောက်သောသည်ဟု ချိုလည်းအယူရှိသည်။ ရွာတွင်းမကောင်း မသင့်သောအရာများကိုစီရင်ပြီးပါက ဖားစည်ကိုအမွှေးနှုန်းသာများဖြင့်ပက်ဖျက်ပြီးကွမ်း၊ ဆေး၊ လက်ဖက်တို့အပြင်ဝါထာ များဖတ်ရှုတ်ပြီး ဖားစည်ကိုအသက်သွင်းရသည်။



အစိုး (၅)

အားစဉ်ထန်ဖိုးနှင့် မျက်မွောက်
ခေတ်ရှိ အားစဉ်ထန်ဖိုး

ဖားစည်သည် ရွှေ၊ ငွေ၊ ကြေား၊ ခဲနှင့်သံတို့ကဲ့သို့ အဖိုးတန်သဘွေးပစ္စည်း များဖြင့်သွန်းလုပ်ထားသောကြောင့် ဟားစည်၏အလေးချိန်အပေါ်မူတည်၍ တန်ဖိုးကို သတ်မှတ်ဆုံးဖြတ်ကြသည်။ ထိုအပြင် သွန်းလုပ်ထားသောဟားစည်၏ လက်ရာဓမ္မာက်မှူး အမှတ်သက်တများ၊ အားစည်ထက်ရှိရပ်ပုံများနှင့် အသံသာ ယာမူတို့အပေါ်မူတည်၍တန်ဖိုးဖြတ်လေ့ရှိသည်။ နှစ်ပေါင်း များစွာတီးခတ်အသုံး ပြုခဲ့ပြီးသောဟားစည်သည် အသံအလွန်ယာလှပေသည်။ အချို့သောအေသများ တွင်ဟားစည်၏မျက်နှာပြင်ထက်ရှိ ဟားအကောင်အရေအတွက်ပေါ်မူတည်၍ တန်ဖိုးဆုံးဖြတ်သည်လည်းရှိသည်။ ဖားစည်အရွယ်အစားအကြီးအသေးအပေါ်မူတည်၍ တန်ဖိုးဆုံးဖြတ်သည်လည်းရှိပေသည်။ ဟားစည်၏တန်ဖိုးအပေါ်မူတည်၍ လူတစ်ဦး၏ချမ်းသာကြောယ်ဝမှုတို့ကိုခန့်မှန်းသိရှိနိုင်ပေသည်။



၅. ၁ ဖားစည်၏တန်ဖိုးများ

ဧရားအခါက ဖားစည်ရောင်းဝယ်ဖောက်ကားမှုတွင် ငွေသားကိုအသုံးပြုခဲ့ကြသည်။ ကရင့်ရိုးရာယဉ်ကျေးမှုလက်စွဲစာအုပ် တွင် ဖားစည်မျက်နှာပြင်ရှိဖားတစ်ကောင် ၏တန်ဖိုးကို ငွေသားတစ်ရာဟုသတ်မှတ်သည်။ ဖားနှစ်ကောင်ထပ်လျက်ရှိပါက ငွေသားနှစ်ရာနှင့် ဖားသုံးကောင်ထပ်လျက်ရှိပါက ငွေသားသုံးရာဟုသတ်မှတ်သည်။

ကရင့်ဝေါဟာရပဒေသာကျမ်းတွင် ဖော်ပြထားချက်အရာ၊ ဖားစည်ကို ကဝါကော်သွား (ယခ “o” ပြည်ဟုယူဆရသည်) နှင့်စွာတို့ထံမှဝယ်ယူရရှိသည်ဟုဆို၏။ ဖားစည်ကိုဝယ်ယူဆိုသည်ဟုဆိုသော်လည်း ပိုင်ရှင်ကိုတွေ့ရလေ့မရှိပေ။ ဖားစည်ကိုဝယ်ယူလိုပါက ဖားစည်၏နေရာတွင် ငွေသားကိုချထားခဲ့၍ ဖားစည်ကိုသယ်ယူလာရသည်။ တန်ဖိုးကိုမူမျက်နှာပြင်ရှိ ဖားအရေအတွက်ပေါ်မူတည်၍သေးချေရသည်။ အကယ်၍ဖားစည်တန်ဖိုးကိုပေးချေခြင်းမရှိဘဲယူဆောင်လာပါက အပြန်လမ်းတွင်လမ်းများပြီး နောက်ဆုံးတွင်ဖားစည်ထားရှိသောမှုလနေရာသို့ပင် ပြန်လည်ရောက်ရှိလာသည်။ ထိုအခါ ဖားစည်၏မူလပိုင်ရှင်သည် ထိုသူကိုသတ်ဖြတ်စားသောက်လိမ့်မည်ဟုရှိသည်။ ငြင်းကိုရှေးလူကြီးသူများက ကဗျာလက်ာအားဖြင့် –

“ကျို့မှုသီ္ပ်ပို့ကူးတသ
သကို့ဒို့တဆို့အပေါ်
ကျို့မှုသီ္ပ်ပို့ကူးတွေး
သကို့ဒို့တဆို့အပေါ်
သုံးကွဲ့ကျို့မှုနှုံးလာသာ
ဖိအို့လာခံဖိဘုံယာ
သုံးကွဲ့ကျို့မှုနှုံးလာပေါ်
ဖိအို့လာခံဖိလိုကွဲ”

မြန်မာလိုအသံထွေကိုအားဖြင့် –



“ကလိုမူသော်ပေါ့ကူးတသဲ
သကော့ဒိုတဆော်အပွယ့်
ကလိုမူသော်ပေါ့ကူးတတရ
သကော့ဒိုတဆော်အပွ
သပို့ကလိုမနေလေးဘိုး
ဖိုးအိုလေးခီးဖိုးဘာယေ့
သပို့ကလိုမနေလေးဝယ့်
ဖိုးအိုလေးခီးဖိုးလိုက္ခာ” ဟူ၍ဖြစ်သည်။

ကရှုံးဖော်အကြောင်းရေးသားသူ နောက်လားပွယ်၏ဖော်ပြချက်ထဲတွင် ညောင်
လေးပင်ခရိုင်ရှိ ကရှုံးအမျိုးသမီးကြီးတစ်ဦးက “ရေးအခါက ဖားစည်ကိုလူအများ
အတူတကွသွန်းလုပ်ရောင်းချခဲ့ကြသည်။ ထိုသို့ရောင်းချသောအခါတွင် ဖားစည်
သွန်းလုပ်ရာတွင်ပါဝင်သောပစ္စည်းများကိစာရင်းပြစ်ပြီးဖားစည်နှင့်တက္ခ ဇရိ
တွင်ထားရှစ်လေ့ရှိသည်။ လူစောင့်ထားရှစ် ခုခြင်းမျိုးပြုလုပ်လေ့မရှိပေ။ အကယ်
၍ ထိုဖားစည်ကိုတွင်စုံတယောက်ကဝယ်ယူလိုပါက တန်ဖိုးကို ဇရပ်တွင်ချထားခဲ့
ပြီး၊ ဖားစည်ကိုလိုရာယူဆောင်သွားနိုင်ပေသည်။ တန်ဖိုးငွေကို မပေးချေခဲ့ဘဲ ဖား
စည်ကိုယူဆောင်သွားခြင်းမျိုးမပြုလုပ်ရပေ။ ထိုသို့ပြုလုပ်ပါက လမ်းများလမ်း
ပျောက်ပြီးရွာသို့ပြန် မရောက်တော့ခြင်းမျိုးဖြစ်တတ်သည်” ဟုဆိုသည်။

ဖားရပ်အပြင် နေဝန်း ဆင်၊ ဘဲ၊ ဗိုင်း၊ ချို့ကို၊ ဖုက်၊ ကြက်တူရွေး အဖိုအမ၊ ယုန်၊
ကြက်၊ ဝါး၊ ရက်ကန်း၊ ရက်လုပ်ခြင်းနှင့် ကရှုံးလက်မှုပညာများအား အခြားသော
ရပ်ပုံများနှင့်အတူစီခြေယ်ထားသည်လည်းရှိသည်။

သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းကလည်း ဖားစည်တန်ဖိုးနှင့်ပတ်သက်၍
“၁၈၈၉ ခုနှစ်မတိုင်ခင်ကရင်ဖားစည်က စက်းပူ၊ ဟောင်ကောင်ဖျေးကွေက်မှာ ဒေါ်
လာ ၈၀၀၀-၁၂၀၀၀ လောက်ရှိပါတယ်။ ၁၈၉၀ နောက်ပိုင်းကရှုံးဖားစည်က
တော့ဒေါ်လာ ၃၅၀၀- ၄၀၀၀ လောက်ဘဲရှိတော့တယ်။” ဟုဆိုသည်။ ကရှုံးအ
မျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) က “ယခု



ခေတ်ဟားစည်က သွန်းလုပ်တဲ့ပစ္စည်းတွေမစုံတော့လို့တန်ဖိုး ၅ သိန်းလောက်ဘဲ ရှိပါတယ်။” ထိုအတူ နောက်တွေးရေးသားသောကရင့်ဖားစည်အကြောင်းတွင် ဖူးထွေးဂယ်ကလည်းထိုအတူဖော်ပြခဲ့သည်။ မျက်မှောက်ကာလတွင် အချို့အွန် လိုင်းစာမျက်နှာများပေါ်၍ ရောင်းချလျှက်ရှိသော ကရင့်ဖားစည်ရေးနှုန်းများမှာ ပျမ်းမျှခြင်းအားဖြင့် ဒေါ်လာ ၂၀၀ မှ ၁၇၀၀ အတွင်းတွင်ရှိကြောင်းလေ့လာသိ ရှိရပေသည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ရှေးဟောင်းပစ္စည်းရောင်းချသောဆိုင်အ ရောင်းတာဝန်ခံက “သိပ်မကြောသေးခင်ကာလကာဘဲ ကရင့်ဖားစည်တစ်လုံးကို ထိုင်းဘတ် တစ်သိန်းကျော်ကျော် တန်ကြေးနဲ့ရောင်းချခဲ့ပါတယ်။” ဟုဆိုသည်။

ကရင့်ဖားစည်များထဲတွင် ကရင်အခေါ် “ဂေါ်ပတ်ဆောဒီ” အမည်ရှိဖားစည် သည်အသံအသာယာဆုံးဖြစ်သည်ဆို၏။ ဤဖားစည်ကိုတိုးခတ်စဉ် ရှိက်တံ (မောင်းတံ) သည်မတော်တံဆိုမြတ်အောက်သို့ကျလျှင် ဆင်းကောက်ပြီးအိမ်ပေါ် သို့ပြန် ရောက်သည့် တိုင်အောင်ဖားစည်၏တုန်ခါသံ မဆုံးသေးဟု၏။ ဖားစည် ကိုတိုးခတ်သောအခါ အနီးရှိသူသည်အသံကို ညွင်သာစွာကြား ရမည်ဖြစ်သော် လည်းထိုအသံသည်ဝေးလံစွာရောက်ရှိသည်ဟုအဆိုရှိသည်။

အင်တာနက်ပေါ်ရှိ မြန်မာစိကိုပီးဒီးယားတွင် ဖော်ပြထားသော “ဖားစည်” အကြောင်းနှင့်ပတ်သက်၍အောက်ပါအတိုင်း ဖော်ပြထားသည်။ ဖားစည်မောင်နှင့်ဟု ခေါ်သောဖားစည်မျိုးသည်တန်ဖိုးအလွန်ကြီးသောကြောင့်တစ်ဦးတည်းဝယ်ယူရန် ငွေအင်အားမနိုင်လျှင် ဈွေမျိုးတစ္ထလုံးစုပေါင်းဝယ်ယူပြီး၊ အများသဘောတူဈွေ မျိုးတစ်ဦးလီးအိမ်တွင်ထားရှိကြသည်။ ထိုဖားစည်မောင်နံကိုရွှေဖြင့်ပြုလုပ်သော အဝါရောင်ဖားစည်နှင့် ငွေဖြင့်ပြုလုပ်သောအဖြူ၍ရောင်ဖားစည်ဟူ၍ ခွဲခြားထားပြီး ငြင်းတို့ကိုပိုင်ဆိုင်သူသည် စနအင်အားပြည့်စုံသူဟူ၍သတ်မှတ်ခြင်းခံရသည်။

၅။ ၂ မျက်မှောက်ကာလ ဖားစည်အပေါ်သဘောထားနှင့်အမြင်များ

မျက်မှောက်ကာလတွင်ဖားစည်ကိုကုန်သွယ်မှုပစ္စည်းအဖြစ်နိုင်ငံရပ်ခြားသို့ရောင်း ဝယ်ဖောက်ကားမှုပြုနေကြသည်ကို များစွာတွေ့ရှိရပေသည်။ ထိုသို့ရောင်းချ



သော်ဘားစည်များတွင် အချို့ကိုအိမ်တွင်းအလှဆင်ပစ္စည်းအဖြစ်သော်လည်း ကောင်း၊ အချို့ကိုပြတိက်များအတွင်းပြသလျက်လည်းကောင်း ပြသအသုံးပြုနေ ကြသည်ကိုတွေ့ရှုရပေသည်။ ထိုအချင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့လက် လုမ်းမိုးသမျှသောနိုင်ငံအသီးသီး၊ ဒေသအသီးသီးရှိကရင်အမျိုးသားများ၏သ ဘောထား အမြှင်များကိုစစ်တမ်းကောက်ယူရာ-အချို့က “ဟားစည်ဟာ ကရင် အမျိုးသားအထိမ်းအမှတ်ပစ္စည်းတစ်ခုအဖြစ်ပြည်တွင်း၊ ပြည်ပရှိလူများသိရှိကြ ပါတယ်။ ကရင်အမျိုးသားများအနေနဲ့လည်းဒီကိစ္စကိုအလေးအနက်ထားပြီး၊ ဖားစည်ကိုကရင်ယဉ် ကျေးမှုအစဉ်အလာမဟုတ်တဲ့ အခြားသောနေရာများမှာလုံးဝ အသုံးမပြုမိစေဖို့ဆင်ခြင်ရပါမယ်”ဟုဆိုကြ၏။

စတားစီးရိုးအမည်ရှိ ကရင်လူထော်တစ်ဦးက “ဟားစည်ကို အိမ်တွင်းအလှဆင် ပစ္စည်းအဖြစ်အသုံးပြုခြင်းဟာ လုံးဝမသင့်လျော်တဲ့အပြုအမှုဖြစ်ပါတယ်။ ဘာနဲ့ အလားသဏ္ဌာန်တူလဲဆိုတော့ သူတပါးတန်ဖိုးထားတဲ့အရာကိုမလေးမစားပြုရာ ရောက်ပါတယ်။ ကရင်အမျိုးသားများအနေနဲ့လည်း ဒီကိစ္စကိုအလေးအနက်မထားခဲ့မိလို့ဖြစ်ပါလို့မယ်။ ဒါကြောင့် ဒီလို့အဖြစ်မျိုးနောက် နောင်မဖြစ်ရလေ အောင် ဖားစည်ကိုထိန်းသိမ်းဖို့ရန် ကရင်အမျိုးသားတိုင်းမှာ တာဝန်ရှိပါတယ်”ဟုဆို၏။

အချို့က “အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ်ထားတာကောင်းပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဖားစည်ကိုအိမ်ရဲ့ကျက်သရေ ဆောင်ပစ္စည်းတစ်ခုအဖြစ်သတ်မှတ်နိုင် လို့ပါဘူး။ ဒါပေမယ့် စားပွဲလို့အသုံးပြုတာ၊ အိမ်သုံးပစ္စည်းတစ် ခုလို့သော်ထားပြီးအသုံးပြုတာမျိုးကတော့ မသင့်တော်လှပါဘူး။”

နောက်အယ်ချိုးက “အမြတ်တန်းတန်ဖိုးထားပြီး၊ သင့်တော်တဲ့နေရာမှာထားရင် တော့အကောင်းဆုံးပဲ့။ အခုအချိန်မှာ ဖားစည်ကိုတွေ့မြင်ရဖို့အလွန်ခက်ခလှပါ တယ်။ တစ်ကယ်လို့ ဖားစည်တစ်လုံးကိုလက်ဝယ်ပိုင်ဆိုင်ခွင့်မျယ်ဆိုရင် အလွန် ဘဲကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ကစားစရာပစ္စည်းတစ်ခုလို့ ပစ္စလကွဲမ ထားဘဲ အိမ်ကျက်သရေဆောင်ပစ္စည်း တစ်ခုအဖြစ်သော်ထားရင် အိမ့်ကျက်



သရေကိုတိုးပွားစေနိုင်တယ်လို့ကျမထင်ပါတယ်”

အချိုက “ဟားစည်ဟာ ကရင့်ရိုးရာယဉ်ကျေးမှုအမွှအနှစ်ပစ္စည်းတစ်ခုဖြစ်တယ် ဆိုတာလူတိုင်းသိကြပါတယ်။ ဒါကြောင့် ဘယ်လိုဘဲသုံးသုံး ကရင့်ရိုးရာပစ္စည်းလို့ သိနေတဲ့အတွက် ဂုဏ်ယူစရာတောင်ကောင်းနေပါသေးတယ်။”

အယ်နောက “သူများဝယ်နှစ်လို့ သုံးတာဘဲလေး။ ပြီးတော့ ကရင့်ရိုးရာအထိမ်း အမှတ်ပစ္စည်းအဖြစ်သိနေကြတာဘဲလေး။ အသုံးပြုကြတယ်ဆိုရိန်း ကရင်လူမျိုး ကိုလူသိပိုများစေတာဘဲမို့၊ ဒါဟာကောင်းတယ်လို့ ယူဆပါတယ်”။

နောက်တွေဝါးရေးသားသောဖားစည်အကြောင်းတွင် ဖူးတွေးကပ်က “အရင်ခေတ် ဟားစည်ကအသံတော်တော်ကောင်းပါတယ်။ ယခုဖားစည်အသံက သိပ်မကောင်း တော့ဘူး။ သွန်းလုပ်တာလည်း ပစ္စည်းတွေရှားပါးလာတယ်။ အရင်ကဖားစည် တစ်လုံးဟာ တန်ဖိုးမြင့်မားစွာရောင်းလို့ရတယ်။ ယခုဖားစည်က ပစ္စည်းတွေမစုံ တော့တလုံးကိုကျပ် ၅ သိန်းလောက်ဘဲရောင်းလို့ရပါတယ်။ ယခုတစ်ချို့ကရင်ရွာ တွေမှာဆိုရင် ရွှေဖားစည်နဲ့ငွေဖားစည်ကျန်ရှုပါသေးတယ်။ သူတို့ကဖွံ့ဖြတ်ထား တယ်။ လူတွေလာမေးရင်မပြောပြုဘူး။ တစ်မျိုးမှာဆိုရင်တစ်ယောက်ဘဲသူတို့အ သိပေးတယ်။ သူတို့ကပြောတယ် ကရင်တိုင်းပြည်လွှတ်လပ်ရေးမရှိသေးတဲ့အချိန် မှာမပြုချင်ဘူး။ ပြုစုံအချိန်မတန်သေးဘူး။ ပြရင်သူများလုယူမှာစုံလို့ဟုပြောကြ ပါတယ်။ ကရင်တိုင်းပြည်အုပ်ချုပ်နိုင်တဲ့တစ်နေ့ကျရှင်ပြောဘဲလို့ပြောပါတယ်။” ဟုပြောသည်။ ငှုံးကဆက်လက်၍၊ “မျက်မှာက်ခေတ်တွင်ဖားစည်ကို ပိုးကရင် အသများတွင် အများဆုံးတွေ့ရပါတယ်။ စကောကရင်ရွာတွေမှာ ဆိုရင်သိပ်မ တွေ့ရတော့ဘူး။ တစ်ချို့ကဖားစည်ဘဲသိတယ်။ ဟားစည်အကြောင်းကိုမသိရှာ ဘူး။ အဲဒါကြောင့်ကရင့်ရိုးရာဖားစည်ဟာ တဖြည့်းဖြည့်နဲ့ပျောက်ကွယ်လုံနီးပါး ဖြစ်နေပြီ” ဟုဆိုသည်။

ရေးအခါက မက်လာတင်ကြေးတောင်းခြင်း၊ တရားစီရင်ခြင်းတို့တွင် လျှော်ကြေးအ ဖြစ်ဖားစည်တို့ကိုတန်ဖိုးများသတ်မှတ် ကာအသုံးပြုခဲ့ကြသော်လည်း ယခုအခါ



ကရင်ရွာများ၏ ဖားစည်ကိုရှာချုပ်ပင်မတွေ့နိုင်တော့ပါ။ ထို့ကြောင့် ကရင်အမျိုးသားများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွှေအနှစ်များဖြစ်သည့်ဖားစည်ကို ထိန်းသိမ်းစောင့်ရောက်ခြင်းနှင့်အတူ ဖားစည်သွန်းလုပ်ခြင်းအတတ် ပညာဖြင့် ဆက်လက်၍ ဖားစည်အသစ်များသွန်းလုပ်သင့်ပါသည်။ ကရင်တို့၏အမျိုးသားယဉ်ကျေးမှုဆိုင်ရာရိုးရာယဉ်ကျေးမှုများကိုလေ့လာမည်ဆိုလျှင်ဦးစွာပထမ ကရင့် ဖားစည်ကိုလေ့လာရမည်ဖြစ်ပါသည်။ သို့မှသာလျှင် ကရင်လူမျိုးတို့နှင့်တာသားတည်းတည်ရှိခဲ့သော ကရင့်ဖားစည်သည် ကရင်အမျိုးသားထုတစ်ရပ်လုံးအား အစဉ်ကိုယ်စားပြန်မည့်တူရိယာပစ္စည်းဖြစ်သည်ဆိုခြင်းကို နှောင်းခေတ်ကရင်လှယ်များသိရှိ နားလည်နိုင်ကြမည်ဖြစ်ပါသည်။

ဖားစည်အကြောင်းနှင့်ပတ်သက်၍ သုတေသနပြုသူများကထင်ကြေးအမျိုးမျိုးပေး၍ရေးသားနေကြသော်ငြားလည်း ဖားစည်၏မှုလစ်ခိုးမြတ်နှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းတွင်မှ တိတိကျကျဖော်ပြထားသည်ကိုမတွေ့ရှိရပေ။ အထက်တွင်ဖော်ပြခဲ့ခြီးသည့်အတိုင်း ဖားစည်ကိုဘိဘီစီ ဒေါက်ပြောင်းလည်းကပင်စတင်အသုံးပြုခဲ့ကြဖြီးဖြစ်သည်။ ယနေ့တွေမြင်နေရသော ဖားစည်သည်လည်းဟာကိုဂါ-၃ အုပ်စုဝင်ဖားစည်များဖြစ်သည်။ ဖားစည်ယဉ်ကျေးမှုသည်လည်း ဖိလစ်ပိုင်နိုင်ငံမှလွှာ၍ အရေးတောင်အာရုံနိုင်ငံအနှင့်အပြားသို့ပုံးနှံးရောက်ရှိလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းတွင်မှ ကယားပြည်နယ်တွင် ဖားစည်သွန်းလုပ်မှုအများဆုံးဖြစ်သည်။

ဖားစည်သည် ကရင်အမျိုးသားများ၏အထိမ်းအမှတ်ပစ္စည်းတစ်ခုဖြစ်သကဲ့သို့၊ ဘိုးဘွားအမွှေအနှစ်ပစ္စည်းလည်းဖြစ်သည်။ ထို့အပြင် ကရင်အမျိုးသားများနှင့်အခြားသောလူမျိုးများအတွက်ပါ လွန်စွာအရေးပါလှသော ပစ္စည်းလည်းဖြစ်ပေသည်။ သို့သော်လည်းကရင့်ကျေးရွာများတွင် ဖားစည်တစ်လုံးတလေးမျှပင်မတွေ့ရှိရတော့ပေ။ အကြောင်းကား၊ နိုင်ငံရေးမှုပြို သက်မှုများကြောင့် ကျေးရွာများရွှေပြောင်းခံရခြင်းစားဝတ်နေရေးအကြပ်အတည်းများကြောင့်ရောင်းချခြင်းများကြောင့်ဖြစ်ပေသည်။ ကရင်လူမျိုးများထဲတွင် ဖားစည်သွန်းလုပ်သူမရှိတော့ဟုဆိုနိုင်သောအနေအထားမျိုးဖြစ်နေပေသည်။ အထက်ပါအခြားရပ်တို့



ကြောင့် ကရင့်ရိုးရာအမွှအနှစ်ပစ္စည်းဖြစ်သောဖားစည်များသည် တဖြည်းဖြည်း
ပျောက်ကွွယ်လုန်းပါးအခြေအနေမျိုးနှင့်ရင်ဆိုင်နေရသည်။ ကရင်နှစ်သစ်ကူးနေ့
ကဲ့သို့သောအခါကြီးရက်ကြီးများတွင်တိုးခတ်ရန်အတွက် ဖားစည်ကို လွန်စွာခက်
ခက်ခဲခဲရှာဖွေရှားရမ်းနေရသောအခြေအနေမျိုးပင်ဖြစ်နေပြီး၊ ဖားစည်အကြောင်း
သေသေ ချာချာဂါနန သိရှိသူဟူ၍လည်းမရှိတော့သလောက်ပင်ဖြစ်နေပေပြီ။
ထို့ကြောင့် ကရင်အမျိုးသားတိုင်း မိမိတို့၏ဘိုးဘွားယဉ်ကျေးမှုအမွှအနှစ်များ
ကိုထိန်းသိမ်းပါမှ နောင်လာမည်နစ်ပေါင်းများစွာတိုင်အဓန်းရှည်တည်တဲ့နိုင်မည်
ဖြစ်ပါသည်။

• • • • • • • •



ကိုးကား –

- ၁။ “ကရို့ဖားစည်အကြောင်း” တီးနိုး။ ကွယ်ကလူစာစောင် (ကရင်ဘာသာ)
- ၂။ “ကရို့ယဉ်ကျေးမှုလက်စွဲစာစောင်” ခရစ်နှစ် ၂၀၀၀ ယဉ်ကျေးမှုကော်မတီ
၃။ ဝါဟာရပါဒေသာကျမ်း။ အမှတ်စဉ် –၁၊ (စာမျက်နှာ–၁၃၈)
- ၄။ “The Karen Bronze Drums of Burma”, Richard M. Cooler
 - Chapter III, The Karens of Burma, Origin of the Karen Bronze Drum (page 28-30)
 - Chapter IV, The Use of The Bronze Drum among the Karens of Burma (page 31-50)
 - PLATES
 - Chapter VI, The manufacturing process.
 - Chapter X, The Iconographic development of the Karen Bronze Drum (Pictures)
- ၅။ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဇလ္းထံးစံများ (ကရင်)၊ ဖားစည်
(စာမျက်နှာ– ၃၁၃)

အင်တာနက် / ဝက်ဘ်ဆိုက်စာမျက်နှာများ

- ၆။ “ဖားစည်” ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေးပုဂ္ဂိုလ်မတီ
(မဟာရန်ကုန်) Myanmar Online Encyclopedia
- ၇။ “ဖားစည်” နောက်တွေ့ဝါး
- ၈။ “ကရင်ဖားစည်” နောက်လားပွဲ၍ အားမာန်သစ်စာစောင်ဆိုက်
- ၉။ “ကရင်အမျိုးသားယဉ်ကျေးမှုတူရိယာ၊ ဖားစည်” ဗြိုင်းပိုင်စာစောင်ဆိုက်
- ၁၀။ “Restoration and Conservation of a Karen Bronze Drum, Hall Conservation”
- ၁၁။ “ကရင်ဖားစည်” ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့်စကားပြောခြင်းမှာ
- ၁၂။ “ကရို့သတင်းစဉ်” ကညိုတ်ကစိန်ပါလီခိုင်သူ့၊ ကညိုနိုင်ထိုင်သီ
အမူးလိုကုတ်ဂါး